

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၃၂] ရန်ကုန်မြို့ { ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် } သောကြာနေ့ [အတွဲ ၇၅
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၂၂)
၁၃၈၄ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ဖွဲ့စည်းခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူပြီး သိုလှောင်ဖြန့်ဖြူးရန်
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း
လိုက်သည်-

- | | |
|---|----------|
| (က) ဒုတိယဗိုလ်ချုပ်ကြီး ညိုစော | ဥက္ကဋ္ဌ |
| (ခ) ဦးသန့်စင် | အဖွဲ့ဝင် |
| ဒုတိယဝန်ကြီး | |
| စွမ်းအင်ဝန်ကြီးဌာန | |
| (ဂ) ဦးမင်းမင်း | အဖွဲ့ဝင် |
| အမြဲတမ်းအတွင်းဝန် | |
| စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန | |
| (ဃ) ဦးလှဝင်း | အဖွဲ့ဝင် |
| အမှုဆောင်အရာရှိချုပ် | |
| Star High Co.,Ltd | |
| (င) ဦးဆန်းနောင် | အဖွဲ့ဝင် |
| ဒါရိုက်တာ | |
| Brighter Energy Co.,Ltd | |
| (စ) ဦးဝင်းဆွေ | အဖွဲ့ဝင် |
| ဥက္ကဋ္ဌ | |
| Best Oil Co.,Ltd | |

(ဆ) ဦးတင်ရဲဝင်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ဇ) ဦးမောင်မောင်နိုင် အဖွဲ့ဝင်
အမှုဆောင်အရာရှိချုပ်
Yetagon Energy Trading Co.,Ltd

(ဈ) ဦးရွှေမော် အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
စွမ်းအင်ဝန်ကြီးဌာန

(ည) ဦးမောင်မောင်ကျော် တွဲဖက်အတွင်းရေးမှူး
အထွေထွေမန်နေဂျာ
ထုတ်ကုန်များဈေးကွက်ရှာဖွေရေးနှင့် သုတေသနဌာန
မြန်မာစီးပွားရေးကော်ပိုရေးရှင်း

၂။ ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) စက်သုံးဆီဝယ်ယူသိုလှောင်ဖြန့်ဖြူးရေးဦးဆောင်ကော်မတီသည် နိုင်ငံတော်၏ မူဝါဒများ၊ စီးပွားရေး မူဝါဒလုပ်ထုံးလုပ်နည်းများအတိုင်း နိုင်ငံတော်၏ လိုအပ်ချက်အပေါ်မူတည်၍ စက်သုံးဆီများ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်းဆောင်ရွက်ရန်၊
- (ခ) အရည်အသွေးပြည့်မီမှန်ကန်ပြီးဈေးနှုန်းသက်သာသည့်စက်သုံးဆီများဝယ်ယူတင်သွင်း၍ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊
- (ဂ) စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ်ယူခြင်းတို့အတွက် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရန်၊
- (ဃ) လစဉ်လိုအပ်သည့် နိုင်ငံခြားငွေကြေးပမာဏအား နိုင်ငံတော်သို့ တင်ပြတောင်းခံရန်၊
- (င) စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများအချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်၊
- (စ) စက်သုံးဆီတင်ဆောင်လာသည့် သင်္ဘောများရောက်ရှိလာချိန်တွင် အချိန်မီအရည်အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှု ရှိ မရှိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် စစ်ဆေးရန်၊
- (ဆ) သိုလှောင်ထားသော စက်သုံးဆီများအား တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်းများအား ဖြန့်ဖြူး ပေးနိုင်ရေးဆောင်ရွက်ရန်၊
- (ဇ) တင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ရန်၊
- (ဈ) ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှထွက်ရှိသော စက်သုံးဆီနှင့် ရေနံထွက်ဓာတုဗေဒပစ္စည်းများ အပြင် အခြားလိုအပ်ချက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်။

အမိန့်အရ

အောင်လင်းဌေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

အမိန့်ကြော်ငြာစာအမှတ် (၈၆၂/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ အောက်ဖော်ပြပါ ပထမတန်းရာဇဝတ်အာဏာရ တွဲဖက်မြို့နယ်တရားသူကြီးများအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၀ အရ အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်-

အမှတ်	အမည်နှင့် ကိုယ်ပိုင်အမှတ်	တာဝန်ထမ်းဆောင်သည့် မြို့နယ်တရားရုံး
၁။	ဦးစည်သူကျော် တ/၃၂၂၇	ကြည့်မြင်တိုင် ရန်ကုန်တိုင်းဒေသကြီး
၂။	ဦးကျော်ဇေယျာလှိုင် တ/၃၂၃၉	ညောင်လေးပင် ပဲခူးတိုင်းဒေသကြီး
၃။	ဒေါ်နှင်းပွင့်ဖြူ တ/၃၄၃၆	ချောက် မကွေးတိုင်းဒေသကြီး
၄။	ဒေါ်ချူးမျက်ချယ် တ/၃၄၅၁	မင်းဘူး မကွေးတိုင်းဒေသကြီး
၅။	ဒေါ်အိမ်ငြိမ်းအေး တ/၃၄၅၈	မြစ်ကြီးနား ကချင်ပြည်နယ်

ထွန်းထွန်းဦး

ပြည်ထောင်စုတရားသူကြီးချုပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ခရီးသွားလုပ်ငန်းကော်မတီ

အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်

အဖွဲ့ဝင် (၁) ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သော ဦးနေလင်းစိုး၊ ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန အစား ဦးကျော်သိန်း၊ ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနကို အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၂၂)

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင်
အဖွဲ့ဝင် (၁) ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်း

ခရီးသွားလုပ်ငန်းကော်မတီ၏ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၀/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်သော ဒေါ်ခင်သီတာတင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစား ဦးကျော်ဆန်းနိုင်၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို အစားထိုး ပြင်ဆင်ဖွဲ့စည်းလိုက်သည်။

ဒေါက်တာ ဌေးအောင်

ဥက္ကဋ္ဌ

ခရီးသွားလုပ်ငန်းကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အခွန်အယူခံခံအဖွဲ့

၂၀၂၂ ခုနှစ်၊ အကောက်ခွန်ပြန်လည်သုံးသပ်မှုအမှတ် - ၁

လျှောက်ထားသူ

လျှောက်ထားခံရသူ

Double Top Power Co., Ltd
အမှတ် (၁၆၄)၊ မွန်စံပြ (၁) လမ်း၊
ဟင်္သာတရပ်ကွက်၊ ပဲခူးမြို့၊
ပဲခူးတိုင်းဒေသကြီး၊
၎င်း၏ အခွင့်ရကိုယ်စားလှယ်စာ ရရှိသူ-
ဦးကျော်ထွန်း (Managing Director)

နှင့် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၊
အကောက်ခွန်ဦးစီးဌာန၊
ရန်ကုန်တိုင်းဒေသကြီး။

လျှောက်ထားသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးရွှေမင်း၊ တရားလွှတ်တော်ရှေ့နေ။

လျှောက်ထားခံရသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးအောင်ကိုသန်း၊
လက်ထောက်ညွှန်ကြားရေးမှူး၊
(ဌာနဆိုင်ရာကိုယ်စားလှယ်)၊
အကောက်ခွန်ဦးစီးဌာန။

အမိန့်ချမှတ်သည့်ရက်စွဲ

- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်

စီရင်ချက်

အမှုမှာ Double Top Power Co., Ltd မှ တင်သွင်းလာပြီး ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Brand New FOTON LIGHT TRUCK (8) Units၊ ခန့်မှန်းတန်ဖိုး ၆၃,၁၅၃,၇၉၂ ကျပ်အား Reshipment ပြန်လည်တင်ပို့ရန် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်တင်ပို့ နိုင်ခဲ့ခြင်းမရှိဘဲ ID.No 1001 1260 7010 (12-7-2019) ဖြင့် ရှင်းလင်းထုတ်ယူရန် ဆောင်ရွက်ရာတွင်

VPA (၂) ရက်မှ (၂၃) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်မှသာ ID ဖွင့်လှစ်ခြင်းသည် စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အမိန့်ကို ကျေနပ်မှုမရှိ၍ အယူခံမှုအမှတ် (၁/၂၀၂၁) ဖြင့် အယူခံဝင်ရောက်ခဲ့သော်လည်း ခုံအဖွဲ့မှ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၊ အကောက်ခွန်ဦးစီးဌာန၏ အမိန့်ကိုအတည်ပြု၍ အယူခံမှုကို ပလပ်ကြောင်း ၁-၁၀-၂၀၂၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သဖြင့် ယင်းအမိန့်ကို ပြန်လည်သုံးသပ်ပေးပါရန် လျှောက်ထားလာသောအမှုဖြစ်ပါသည်။

အခွန်အယူခံခုံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို ရုံးတော်ရှေ့မှောက် လက်ခံကြားနာခဲ့ရာတွင် လျှောက်ထားသူ (ကိုယ်စား) တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က လျှောက်ထားသူက တင်သွင်းခဲ့သော Brand New Foton Light Truck (8) Units သည် AWPT ဆိပ်ကမ်းသို့ ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် ရောက်ရှိပြီး ကုန်ပို့သူနှင့် တင်သွင်းသူတို့အကြား ငွေပေးချေမှု အဆင်မပြေသဖြင့် ကုန်ပို့သူက အဆိုပါယာဉ် (၈) စီးကို ပြန်လည်ပို့ပေးရန် ဆိပ်ကမ်းရောက်ရှိပြီး (၉) ရက်အတွင်း ၆-၁၁-၂၀၁၈ ရက်နေ့တွင် အကြောင်းကြားခဲ့ကြောင်းကို မူလအယူခံမှုတွင် ဖော်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ Reshipment အတွက် သွင်းကုန်လိုင်စင်လိုအပ်ကြောင်းသိရသဖြင့် သွင်းကုန်လိုင်စင်ရယူပြီးနောက် ပို့ကုန်လိုင်စင်လည်း လိုအပ်ကြောင်း ထပ်မံသိရှိရသဖြင့် လျှောက်ထားခဲ့သော်လည်း ကုန်သွယ်ရေးဦးစီးဌာနမှ မလိုအပ်ဟု ပြောသဖြင့် ပို့ကုန်လိုင်စင်မရရှိပါကြောင်း၊ ညွှန်ကြားရေးမှူး (ထုတ်/သွင်း) က ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးထားသည့် ပို့ကုန်လိုင်စင်နမူနာကို ထုတ်ပေးခဲ့ပါကြောင်း၊ ယာဉ် (၈) စီး ရန်ကုန် AWPT ဆိပ်ကမ်းသို့ ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် ရောက်ရှိသည့်နေ့မှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းသည့်နေ့အထိ ရက်ပေါင်း (၆၈၃) ရက်တိတိ ကြာမြင့်ခဲ့ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့်အပိုဒ် (၁) တွင် မော်တော်ယာဉ် (၈) စီး အား ပြန်လည်တင်ပို့ခွင့်ပြုသော်လည်း ပြန်လည်တင်ပို့ခွင့်ခြင်းမရှိကြောင်း သုံးသပ်ဖော်ပြထားသော်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) သို့ ပေးပို့သည့်စာတွင် ယာဉ် (၈) စီးမှာ Bill of Lading ပါ အချက်အလက်များနှင့် ကိုက်ညီမှန်ကန်သော်လည်း သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ဆောင်ရွက် ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်းနှင့် ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူရမည့်ကိစ္စဖြစ်၍ ပြန်လည်တင်ပို့ခွင့်မပြုနိုင်ပါကြောင်းနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအကောက်ခွန်ဦးစီးဌာန၏ အကြောင်းပြန်ကြားချက်နှင့်စပ်လျဉ်း၍ ရှေ့နောက်မညီသည့် အကြောင်းပြချက်ကို ခုံအဖွဲ့က ထည့်သွင်းသုံးသပ်ခဲ့ခြင်းမရှိ၍ လျှောက်ထားသူအတွက် နစ်နာရပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားချက်အရ သွင်းကုန်လိုင်စင်များရယူပြီး သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်တင်ပြသည့်အခါ လိုင်စင်သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန်ကြေညာလွှာ တင်သွင်းခြင်းဖြစ်၍ ရုံးတွင်းညွှန်ကြားလွှာ (၃/၂၀၁၈) နှင့် ငြိစွန်းကြောင်း၊ အလားတူ ရုံးတွင်းညွှန်ကြားလွှာ (၁၃/၂၀၁၇) အရ ကုန်ပစ္စည်းရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်ရယူခဲ့ခြင်း၊ VPA သတ်မှတ်ရက်ထက် ကျော်လွန်ခြင်းကြောင့် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်းနှင့် ငြိစွန်းသည်ဟု ဆိုလာပါကြောင်း၊ ယာဉ် (၈) စီး အနက် (၃) စီးသည် VPA ကင်းလွတ်ခွင့်ရရှိသော်လည်း ထုတ်ယူခြင်းမပြုလုပ်ခဲ့သည်မှာ ကား (၈) စီးလုံးကို ပြန်လည်တင်ပို့ရမည်ဖြစ်သောကြောင့် ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် သွင်းကုန်ကြေညာလွှာ တင်သွင်းခြင်း မရှိသေးသော လျှောက်ထားသူ၏ ကုန်သေတ္တာ (၂) လုံးကို ဆိပ်ကမ်း၌ ဖွင့်ဖောက်စစ်ဆေးခြင်းမှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှုမရှိပါကြောင်း၊ ဆိပ်ကမ်းသို့ရောက်ရှိနေသော ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ID ဖွင့်မှသာ စစ်ဆေးဆောင်ရွက်ခွင့်ရှိသည်ဆိုသော အချက်ကိုလည်း သုံးသပ်သင့်ပါကြောင်း၊ ဤအမှုသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) က မလိုအပ်ဘဲ အကောက်ခွန် ဦးစီးဌာနသို့ အသိပေးအကြောင်းကြားရာမှ ပေါ်ပေါက်လာခြင်းဖြစ်ပါကြောင်း၊ ID ဖွင့်လှစ်ခြင်းမရှိသေးသဖြင့်

အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ပြန်ကြားခြင်းမရှိခဲ့ပါကြောင်း၊ SAD သည် အကောက်ခွန် ဦးစီးဌာနသို့ အကြောင်းမကြားဘဲ ကုန်သေတ္တာများကို Reshipment ပြုလုပ်ပေးခဲ့သည့်သာဓကများ ရှိပါကြောင်း၊ ဌာနဆိုင်ရာမှ အခင်းဖြစ်ယာဉ် (၈) စီးကို အရေးယူရာတွင် VPA နှင့်သက်ဆိုင်သော ရုံးတွင်း ညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် သွင်းကုန်လိုဏ်စင်သက်တမ်း ကုန်ဆုံးပြီးမှ ID ဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်သော ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) တို့ကို အဓိက ကိုးကားအသုံးပြုထားပြီး အခွန်အယူခံ ခုံအဖွဲ့ကလည်း ထိုအချက်ကို လက်ခံဆုံးဖြတ်ခဲ့ပါကြောင်း၊ ရုံးတွင်းညွှန်ကြားလွှာသည် အစိုးရရုံးဌာန တစ်ခုအတွင်း သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်သာဖြစ်ပြီး အများပြည်သူသိရှိစေလိုလျှင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မြန်မာနိုင်ငံပြန်တမ်းတွင်ပါရှိမှသာ တရားဥပဒေနှင့်ညီညွတ်ပါကြောင်း၊ ထိုသို့ ထုတ်ပြန်ပြဋ္ဌာန်းပြီးဖြစ်လျှင် အဆိုပါ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာများကို မသိရှိပါဟု တရားရုံးတွင် ထုချေခွင့်မရှိပါကြောင်း၊ နိုင်ငံတော်အတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ကြပ်မတ် ရသည့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ အခန်း (၄) တွင် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ စိစစ်အကြံပြုခြင်းခေါင်းစဉ်အောက် နည်းဥပဒေ ၃၁ နှင့် ၃၃ တို့တွင် စိစစ်ရမည့်ကိစ္စရပ်များကို ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၈) တွင် “အမိန့်ကြော်ငြာစာ ဆိုသော စကားရပ်သည် ပြန်တမ်းတွင်ပါသောအမိန့်ကို ဆိုသည်” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲငယ် (၉) တွင် “ပြန်တမ်းဆိုသောစကားရပ်သည် မြန်မာနိုင်ငံပြန်တမ်းကို ဆိုသည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆို ထားပြီး သာမန်ရုံးတွင်းညွှန်ကြားလွှာကို ပြန်တမ်းတွင် ဖော်ပြလေ့မရှိပါသဖြင့် အများပြည်သူတို့ မသိရှိ နိုင်ပါကြောင်း၊ အထက်ပါဥပဒေပြဋ္ဌာန်းချက်များအရ ရုံးတွင်းညွှန်ကြားလွှာသည် ရုံးဌာနတစ်ခုအတွင်း သိရှိ လိုက်နာရန်လိုအပ်သောကိစ္စရပ်များဖြစ်ပြီး အမိန့်ကြော်ငြာစာသည် အများပြည်သူသိရှိရန် လိုအပ်သော ကိစ္စရပ်များအတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ထင်ရှားပါကြောင်း၊ ထို့ကြောင့် အခင်းဖြစ်ယာဉ် (၈) စီးအပေါ် အဆိုပါ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲအရေးယူခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသောဆောင်ရွက်ချက်ဖြစ်၍ ဥပဒေကြောင်းအရ မှားယွင်းနေပါကြောင်း၊ လျှောက်ထားသူ၏ အခင်းဖြစ်မော်တော်ယာဉ် (၈) စီးမှာ ဆိပ်ကမ်း၌ပင် ကာလ ကြာရှည်စွာ ထားရှိရသည့်အတွက် ရာသီဥတုဒဏ်ကြောင့် ပျက်စီးချွတ်ယွင်းမှုများရှိသည်သာမက (၃) နှစ် ကျော်ကာလအတွက် ဆိပ်ကမ်းခွန် ကျပ်သိန်း (၂၅၀) ခန့် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ဤပြန်လည် သုံးသပ်မှု တင်သွင်းခြင်းမှာ ဂုဏ်သိက္ခာပိုင်းအရ တရားမျှတစွာ ပြန်လည်ရရှိရေးအတွက် ရုံးတော်ကို အားကိုး၍ လျှောက်ထားခြင်း ဖြစ်ပါကြောင်း၊ လျှောက်ထားသူသည် အခင်းဖြစ်မော်တော်ယာဉ် (၈) စီး အား တင်သွင်းရာတွင် အတွေ့အကြုံမရှိ၍ ဌာနဆိုင်ရာများကို မေးမြန်းဆောင်ရွက်ခဲ့ရာမှ နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရပြီး၊ အများပြည်သူ မသိရှိနိုင်သော ရုံးတွင်းညွှန်ကြားလွှာများနှင့် ငြိစွန်းသည်ဟု ဆိုကာ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခံရသည်အထိ ရောက်ရှိခဲ့ပါကြောင်း၊ သို့ပါ၍ လျှောက်ထားသူ နိုင်ငံသား အခွန်ထမ်းကုမ္ပဏီ၏ နစ်နာမှုကို ရုံးတော်က သက်ညှာထောက်ထား၍ ကုစားပေးပြီး B/N Foton Light Truck (8) Units အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့်အမိန့်နှင့် ယင်းအမိန့်အား အတည်ပြုခဲ့သည့် အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့်တို့ကို ရုံးတော်ကပယ်ဖျက်ပြီး ကျသင့်အခွန်အရပ်ရပ်ပေးဆောင်၍ ပြန်လည်ထုတ်ယူခွင့် အမိန့်တစ်ရပ် ချမှတ်ပေးပါရန် တင်ပြသည်။

လျှောက်ထားခံရသူကိုယ်စား ဌာနဆိုင်ရာကိုယ်စားလှယ် ဦးအောင်ကိုသန်း က လျှောက်ထားသူသည် သွင်းကုန်ကြေညာလွှာဖြင့် တရားဝင်တင်သွင်းသည့်ကိစ္စများ၌ နိုင်ငံတော်နှင့် အစိုးရဌာနများမှ ထုတ်ပြန်ချမှတ် ထားသည့် တားမြစ်ချက်၊ စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်သကဲ့သို့ မိမိတို့တင်သွင်း

လိုသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အမိန့်၊ ညွှန်ကြားချက်များအား သိရှိလိုက်နာပြီး တင်သွင်းရမည် ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနသည် ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နှင့် ဆန့်ကျင်ကွဲလွဲစွာ တင်သွင်းသော သွင်းကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်များသတ်မှတ်ရာတွင် တစ်ပြေးညီဖြစ်စေရန် အတွက် လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များအား ထုတ်ပြန်ဆောင်ရွက်ရပါကြောင်း၊ Valid for Prior Arrival (VPA)၊ လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်းနှင့်ပတ်သက်၍ ရုံးတွင်း ညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) ကိုလည်းကောင်း၊ သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန် ကြေညာလွှာဖွင့်လှစ်၍ မော်တော်ယာဉ်များရှင်းလင်းထုတ်ယူမှုအား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) ကိုလည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ယူဆောင်တင်သွင်းလာသောပစ္စည်းများအား ဖွင့်ဖောက် စစ်ဆေးပိုင်ခွင့်နှင့်ပတ်သက်၍ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉၄ တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မည်သည့်သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြင့်မဆို ယူဆောင် တင်သွင်း လာသော ကုန်ပစ္စည်းများ သို့မဟုတ် ယာဉ်တင်သည့်ပစ္စည်း သို့မဟုတ် ယာဉ်သို့တင်ရန် ယူဆောင်လာသည့် ပစ္စည်းများကို အခွင့်ရအကောက်ခွန်အရာရှိတစ်ဦးဦးက အထုပ်အပိုးများကို ဖွင့်ဖောက်စစ်ဆေးနိုင်သည်ဟု အတိအလင်းပြဋ္ဌာန်းထားပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) သည် ဌာနမှ ထုတ်ပြန်ထားသည့် ရုံးတွင်းညွှန်ကြားလွှာအမှတ် (၂/၂၀၁၇) ၏ နောက်ဆက်တွဲဇယား အမှတ်စဉ် (၁၄) အား ပြင်ဆင်ဖြည့်စွက်ခြင်းဖြစ်၍ Valid for Prior Arrival (VPA) လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်းနှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များသည် (VPA) (1) days to (3) days ဖြစ်လျှင် ကင်းလွတ်ခွင့်ပြုပြီး၊ (VPA) (4) days to (7) days ဖြစ်လျှင် ၁/၄ AVI (VPA) (8) days နှင့်အထက်ဖြစ်လျှင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ဖော်ပြပါ သတ်မှတ်ချက်အရ လျှောက်ထားသူတင်သွင်းလာသည့် ယာဉ် (၅) စီးအနက် (၃) စီးမှာ ကင်းလွတ်ခွင့်ရမည် ဖြစ်သော်လည်း ကျန် (၅) စီးမှာ VPA (၈) ရက်နှင့်အထက်ဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရခြင်း ဖြစ်ပါကြောင်း၊ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) လိုင်စင်တွင် သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန်ကြေညာလွှာဖွင့်လှစ်၍ မော်တော်ယာဉ်များရှင်းလင်းထုတ်ယူမှုအား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားပါကြောင်း၊ လျှောက်ထားသူ၏ မော်တော်ယာဉ် (၈) စီးလုံးသည် သတ်မှတ်ထားသည့် (၆၁) ရက်ထက်ကျော်လွန်၍ သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်မှသာ ID ဖွင့်လှစ်ခြင်းဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပါကြောင်း၊ ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၁) တွင် “မည်သူမဆို ဤအက်ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်ပျက်ကွက်လျှင်”ဟု ပြဋ္ဌာန်းထားပြီးပြစ်ဒဏ်အနေဖြင့် “အဆိုပါပျက်ကွက်မှုတွင်ပါဝင်ပတ်သက်သည့် ကုန်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ကုမ္ပဏီ၏ တာဝန်ရှိသူ စီမံရေးရာမန်နေဂျာဖြစ်သူ ဦးအောင်ခိုင်မှ “သွင်းကုန်လိုင်စင်အား ၂၀-၁၁-၂၀၁၈ ရက်နေ့တွင်မှ ရရှိခဲ့ပါကြောင်း၊ လိုင်စင်ရရှိပြီးသော်လည်း ၁၂-၇-၂၀၁၉ ရက်နေ့ရောက်မှသာ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ချိန်တွင် လိုင်စင်သက်တမ်းမှာ ရက်ပေါင်း (၁၅၀) ခန့် ကျော်လွန်နေပြီးဖြစ်သည်ကို သိရှိပါကြောင်း၊ သွင်းကုန်လိုင်စင် (၅) စောင်မှာလည်း ကုန်ပစ္စည်း ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း VPA ခွင့်ပြုရက် (၇) ရက်ကျော်လွန်နေကြောင်း” အကောက်ခွန်အရာရှိရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးမှုသည် လျှောက်ထားသူအနေဖြင့် VPA ကျော်လွန်ခြင်းဆိုင်ရာ ကြေညာထုတ်ပြန်ချက်ကို သိရှိပြီးဖြစ်ပါကြောင်း၊ ပြန်လည်သုံးသပ်ပေးစေလိုမှု ဆိုသည်မှာ ပြန်လည်သုံးသပ်ပေးစေလိုသော အချက်များသည် အမှုနှင့် စပ်ဆိုင်မှုရှိရမည်၊ မူလအမိန့်အား

ချေဖျက်ပေးနိုင်လောက်သောခိုင်လုံသည့် အချက်အလက်အသစ်တင်ပြချက်များပါရှိရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် လျှောက်ထားသူအနေဖြင့် မူလအမိန့်အား ပြန်လည်ပြင်ဆင်ပေးနိုင်လောက်သည့် အချက်အလက် အသစ်တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့်အပြင် အခင်းဖြစ်ပစ္စည်းများအား ပြန်လည်တင်ပို့ရန်အတွက် အမှုနှင့် တိုက်ရိုက်စပ်ဆိုင်မှုရှိသော အရေးကြီးသည့် ပို့ကုန်လိုင်စင်အား တစ်စုံတစ်ရာမှ တင်ပြနိုင်ခြင်းမရှိပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများသည် လိုင်စင်လိုအပ်သည့်ပစ္စည်းများဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့်သွင်းကုန်လိုင်စင်ပါရှိရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်မှာ သက်တမ်းကုန်ဆုံးနေသည့်အပြင် ပြန်လည်တင်ပို့ရန်အတွက်လည်း လုပ်ငန်းစဉ်အရ လိုအပ်သောပို့ကုန်လိုင်စင်မရရှိခဲ့သည်မှာ မြင်သာသော အချက်ပင်ဖြစ်ပါကြောင်း၊ အခင်းဖြစ်ယာဉ် (၈) စီးသည် ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် ကုန်တင်ပို့သူ Shipper နှင့် ကုန်ပစ္စည်းတင်သွင်းသူ Consignee တို့အကြား ငွေပေးချေမှု အဆင်မပြေသဖြင့် ပြန်လည်တင်ပို့ရန် Reshipment ဆောင်ရွက်လိုကြောင်း ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) သို့ တင်ပြလျှောက်ထားခဲ့ရာ (SAD) မှ အကောက်ခွန်ဦးစီးဌာနသို့ ညှိနှိုင်းအကြောင်းကြားချက်အရ AWPT ဆိပ်ကမ်းတွင် ဘုတ်အဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးပေးခဲ့ရာ တင်သွင်းလာသည့် အခင်းဖြစ်ယာဉ် (၈) စီးအတွက် သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ထားခြင်းမရှိသေးသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ တင်သွင်းလာသည့် ယာဉ် (၈) စီးသည် သွင်းကုန်လိုင်စင်လိုအပ်သောပစ္စည်းများဖြစ်ခြင်းကြောင့် Reshipment ပြန်လည်တင်ပို့မှုဆောင်ရွက်ရာ တွင်လည်း လုပ်ငန်းစဉ်အရ ပို့ကုန်လိုင်စင်လိုအပ်ပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် (Export Licence) ပို့ကုန်လိုင်စင်မရရှိသဖြင့် ပြန်လည်တင်ပို့မှု Reshipment ဆောင်ရွက်၍မရခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူမှတင်သွင်းလာသော အခင်းဖြစ်ယာဉ် (၈) စီးသည် VPA (၂) ရက်မှ (၂၃) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်း၊ အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) ပါပြဋ္ဌာန်းချက်များအား ဆန့်ကျင်ချိုးဖောက်ခဲ့ခြင်း၊ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ အခန်း (၄) အရ စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်၍ ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားသဖြင့် အခင်းဖြစ်ပစ္စည်းများအား ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ခြင်းသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ထားပြီးဖြစ်ခြင်း၊ မူလအယူခံမှုတွင်လည်း ရုံးတော်မှ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ဆုံးဖြတ်ပြီးဖြစ်ခြင်း၊ ပြန်လည်ပြင်ဆင်ပေးနိုင် လောက်သည့် အချက်အလက်တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသဖြင့် မူလရုံးတော်၏အမိန့်ကိုသာအတည်ပြု၍ ပြန်လည်သုံးသပ်ပေးစေလိုမှု လျှောက်ထားချက်ကို ပလပ်ပေးနိုင်ပါရန် ချေပလျှောက်ထားသည်။

လျှောက်ထားသူ၏ တရားလွှတ်တော်ရှေ့နေက ပြန်ရှင်းလျှောက်ထားရာတွင် ဌာနဆိုင်ရာ ကိုယ်စားလှယ်က ချေပရာ၌ ကုန်ပစ္စည်းများကို ပိုင်ရှင် သို့မဟုတ် ကိုယ်စားလှယ်ကွယ်ရာတွင် အကောက်ခွန် အရာရှိက ဖွင့်ဖောက်စစ်ဆေးနိုင်ကြောင်း ချေပချက်မှာ မှားယွင်းပါကြောင်း၊ ဥပဒေအရ အကောက်ခွန် အရာရှိသည် ကုန်ပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးပိုင်ခွင့်ရှိသည်ဆိုသော်လည်း ပိုင်ရှင် သို့မဟုတ် ကိုယ်စားလှယ်ရှေ့မှောက်၌သာစစ်ဆေးခွင့်ရှိသည်ဟု ဥပဒေက ပြဋ္ဌာန်းထားကြောင်း၊ ပိုင်ရှင်မဲ့ ဖြစ်မှသာ ဖွင့်ဖောက်စစ်ဆေးနိုင်ပါကြောင်း၊ ပြန်လည်သုံးသပ်မှုကို လျှောက်ထားရာ၌ ရုံးတွင်းညွှန်ကြားလွှာနှင့် အရေးယူ၍ ရ မရ ဆိုသည့်အချက်ကို အားကိုးအားထားပြု၍ ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများ၏ ပြဋ္ဌာန်းချက်များကို ကိုးကားလျှောက်ထားပါကြောင်း၊ အဆိုပါအချက်သည် မူလအယူခံအမိန့်ကို ပြင်ဆင်ရန် ခိုင်မာသည့် အကြောင်းပြချက်အထောက်အထားဖြစ်ပါကြောင်း၊ ရုံးတွင်းညွှန်ကြားလွှာဖြင့် အရေးယူခြင်းသည်

ဥပဒေကြောင်းအရမှားယွင်းသည်ဟု ထည့်သွင်းအကြောင်းပြထားပါကြောင်း၊ အဆိုပါအချက်ကို ဌာနဆိုင်ရာ ဘက်က ချေပရာတွင် ထည့်သွင်းချေဖျက်နိုင်ခြင်း၊ ငြင်းကွယ်ခြင်းမပြုနိုင်ပါကြောင်း၊ ထိုသို့ ချေပခြင်း၊ ကန့်ကွက်ခြင်းမပြုသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် (၈)၊ နည်းဥပဒေ (၅) အရ အဆိုလွှာမှန်ကန်ကြောင်း ဝန်ခံရာရောက်ပါကြောင်း၊ ခိုင်လုံသောအကြောင်းပြချက်ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၈၈ အရ နစ်နာသူမှာ နိုင်ငံတော်မဟုတ်ဘဲ နိုင်ငံတော်က သိမ်းဆည်းသူ ဖမ်းဆီးသူဖြစ်ပါကြောင်း၊ နစ်နာသူမှာ လျှောက်ထားသူကုမ္ပဏီသာဖြစ်ပါကြောင်း၊ နစ်နာသူက တင်ပြသည့်ခိုင်လုံသောအချက်ကို ရုံးတော်က စဉ်းစားပေးသင့်သည်ကို တင်ပြလိုပါကြောင်း၊ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပါလျက် မသိဟု ဆိုကာ ကျူးလွန်မှုအပေါ် မည်သည့်တရားရုံးကမျှ လက်မခံပါကြောင်း၊ အမိန့်ကြော်ငြာစာသည် ဥပဒေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ၏ ဥပဒေဆိုသည့် စကားရပ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပါဝင်ပါကြောင်း၊ ရုံးတွင်း ညွှန်ကြားလွှာသည် မိမိရုံးတွင်းဝန်ထမ်းများလိုက်နာရန် ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများသာ သိရှိရန် ထုတ်ပြန်ထားသည်ကို မသိရှိဖောက်ဖျက်ခြင်းဟု သတ်မှတ်အရေးယူခြင်းသည် ဥပဒေကြောင်းအရမှားယွင်းသဖြင့် လျှောက်ထားသူအတွက် နစ်နာပါကြောင်း၊ ဖြစ်စဉ်တွင် လျှောက်ထားသူ၏ အမှားမရှိသဖြင့် ဂုဏ်သိက္ခာပိုင်းအရ ပြန်လည်ဆယ်တင်နိုင်ရန် လျှောက်ထား ရခြင်းဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းသည်။

အခွန်အယူခံခံအဖွဲ့သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ လျှောက်လဲတင်ပြချက်များကို ရုံးတော်ရှေ့မှောက်၌ ကြားနာပြီးဖြစ်သည့်အပြင် လျှောက်ထားခံရသူက ချေလွှာနှင့်အတူ ပေးပို့လာသည့် ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်းဆိုင်ရာ အမှုတွဲပါ စာတမ်းအမှတ်အသားများ၊ သက်သေခံချက်များကို အသေးစိတ်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ လျှောက်လဲတင်ပြချက်များနှင့် အမှုတွဲပါ အထောက်အထား၊ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များကို အပြန်ပြန်အလှန်လှန်သုံးသပ်ခဲ့ရာ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန် သွင်းကုန်ကြီးကြပ်ရေးဌာနခွဲက ၂၃-၉-၂၀၂၀ ရက်စွဲပါ အမိန့်စာအမှတ် ၁-ရာ/(AWPT)၂၀၂၀ (၁၆) ဖြင့် “စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီး တင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၉ အား ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်သည်” ဟု ချမှတ်ခဲ့သည့်အမိန့်ကို မကျေနပ်သဖြင့် အခွန်အယူခံခံအဖွဲ့သို့ အယူခံဝင်ရောက်ခဲ့ရာ အယူခံခံအဖွဲ့က အကောက်ခွန်အယူခံမှုအမှတ် (၁/၂၀၂၁) ဖြင့် ကြားနာခဲ့ပြီးနောက် ၁-၁၀-၂၀၂၁ ရက်နေ့တွင် “စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်၍ ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်ကြောင်းထင်ရှားသဖြင့် အခင်းဖြစ် ပစ္စည်းများအား ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းသည် ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကွဲလွဲ၍ ဆောင်ရွက်ထားသည်ဟု မဆိုနိုင်ပေ” ဟု သုံးသပ်လျက် အယူခံမှုကို ပယ်ပစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်ကို တွေ့ရှိရသည်။

အခင်းဖြစ်ပစ္စည်းများဖြစ်သည့် Brand New Foton Light Truck (8) Units ကို တင်သွင်းရာတွင် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း (Valid for Prior Arrival) (VPA) (၂) ရက်မှ (၂၃) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှ သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားသူက “ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့သည် Reshipment အတွက် ပို့ကုန်လိုင်စင် လိုအပ်သည် မလိုအပ်သည် အပြန်အလှန်ငြင်းခုံနေခြင်းကြောင့် အချိန်မကြာသင့်ဘဲ ကြာမြင့်ခဲ့ကြောင်း” တင်ပြချက်နှင့် စပ်လျဉ်း၍ လျှောက်ထားသူကုမ္ပဏီသည် ပို့ကုန်သွင်းကုန်ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ သွင်းကုန်လိုင်စင်တွင် ဖော်ပြထားချက်အရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အမှတ်မှာ ၄၀၄၅၉

ဖြစ်ကြောင်းနှင့် သက်တမ်းကုန်ဆုံးမည့်နေ့မှာ ၁၅-၆-၂၀၂၁ ရက်နေ့ဖြစ်ကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင် မှတ်ပုံတင်ကို ၁၅-၆-၂၀၁၆ ရက်နေ့နှင့် အဆိုပါနေ့ရက်မတိုင်မီက ရရှိထားသူဖြစ်ကြောင်း သုံးသပ်ရရှိသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၂-၁၀-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၃/၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ပို့ကုန် သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရမည်ဖြစ်ပါသည်။ လိုက်နာရန်တာဝန်ရှိကြောင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၏ အကျိုးဆောင်ရွက်နေက ပြန်ရှင်း လျှောက်လဲချက် လျှောက်ထားစဉ် “အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပါလျက် မသိဟုဆိုကာ ကျူးလွန်မှုအပေါ် မည်သည့်တရားရုံးကမျှ လက်မခံပါကြောင်း၊ အမိန့်ကြော်ငြာစာသည် ဥပဒေ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ကို စကားရပ်များအနက် အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ၏ ဥပဒေဆိုသည့် စကားရပ်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ပါဝင်ပါကြောင်း၊” ဖြင့် လျှောက်ထားချက်အရလည်းကောင်း၊ အခင်းဖြစ်မော်တော်ယာဉ်များ ဆိပ်ကမ်းသို့ရောက်ရှိသည့်နေ့ရက် ၂၈-၁၀-၂၀၁၈ ရက်နေ့မတိုင်မီ ၃၀-၈-၂၀၁၈ ရက်နေ့နှင့် ၆-၉-၂၀၁၈ ရက်နေ့ ရက်စွဲများဖြင့် သွင်းကုန်လိုင်စင် (၂) စောင်ရယူထားပြီးဖြစ်သဖြင့်လည်းကောင်း အဆိုပါလုပ်ထုံးလုပ်နည်းများကို နားလည်သိရှိထားပြီးဖြစ်သည်မှာ ပေါ်လွင်သည်။ အဆိုပါလုပ်ထုံးလုပ်နည်းများ၏ အပိုဒ် ၇၂ တွင် “ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့်ရှိပါသည်။” ဟုလည်းကောင်း၊ အပိုဒ် ၇၄ တွင် “သွင်းကုန်လိုင်စင် ရယူတင်သွင်းရမည့် ပစ္စည်းများ အတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ။” ဟုလည်းကောင်း သတ်မှတ်ထားရာ အဆိုပါ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များကို ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များက လိုက်နာရမည်ဖြစ်ပါသည်။ သွင်းကုန်လိုင်စင်၏ သက်တမ်းမှာ ခွင့်ပြုသည့် နေ့မှ (၃) လဖြစ်သည့်အပြင် သက်တမ်းတိုး (၂) ကြိမ်ဖြင့် နောက်ထပ် (၃) လ သက်တမ်းတိုးနိုင်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့်လိုင်စင်သက်တမ်းကာလအတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အရ လျှောက်ထားသူကုမ္ပဏီအနေဖြင့် တင်သွင်းသည့် ကုန်စည်နှင့်စပ်လျဉ်း၍ သွင်းကုန်ကြေညာလွှာတင်သွင်းရန် တာဝန်ကိုလည်း သိရှိလိုက်နာ ရမည် ဖြစ်ပါသည်။ သို့ရာတွင် လျှောက်ထားသူအနေဖြင့် မိမိလိုက်နာရမည့် တာဝန်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပျက်ကွက်ခဲ့ကြောင်း၊ တစ်နည်းအားဖြင့် စည်းမျဉ်းကန့်သတ်ချက်များနှင့်အညီ လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ သို့ဖြစ်၍ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေး ဌာနခွဲ၏ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းဆိုင်ရာအမိန့်တွင် “စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီး တင်သွင်းလာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့်တွင် “စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့် ဆန့်ကျင်ပြီး တင်သွင်းလာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း မှားယွင်းသည်မဆိုနိုင်ကြောင်း အောက်ပါအတိုင်း သုံးသပ်ရရှိပါသည်-

- (က) အခင်းဖြစ်ပစ္စည်းများ ဆိပ်ကမ်းသို့ ရောက်ရှိသည့်နေ့မှာ ၂၈-၁၀-၂၀၁၈ ရက်နေ့ဖြစ်ရာ အခင်းဖြစ်မော်တော်ယာဉ် (၈) စီးအနက် (၂) စီးမှာ ကုန်ပစ္စည်းမရောက်မီ သွင်းကုန်လိုင်စင်ရယူထားပြီး ဖြစ်သော်လည်း ကျန်မော်တော်ယာဉ်များမှာ လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း (Valid for Prior Arrival) (VPA) (၂) ရက်မှ (၂၃) ရက်အတွင်း ဖြစ်ပေါ်ခဲ့ခြင်း၊ New Golden Sea Shipping Pte Ltd ၏ Bill of Lading အရ သင်္ဘောတင်ရက်မှာ ၁၁-၁၀-၂၀၁၈ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆိပ်ကမ်းသို့ ရောက်ရှိသည့် ၂၈-၁၀-၂၀၁၈ ရက်နေ့မတိုင်မီဖြစ်သောကြောင့် သွင်းကုန်လိုင်စင်များ အချိန်မီရရှိရေးအတွက် သွင်းကုန်လုပ်ငန်းရှင် လိုက်နာရမည့်တာဝန်ကို ပျက်ကွက်ခြင်း၊

(ခ) လျှောက်ထားသူကုမ္ပဏီက ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ အခင်းဖြစ်
မော်တော်ယာဉ်များ ပြန်လည်တင်ပို့ခွင့်ပြုရန် တင်ပြသည့်နေ့ရက်မှာ ၂၉-၁၁-၂၀၁၈ ဖြစ်၍
ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်
တင်ပို့နိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားသည့် နေ့ရက်မှာ
၃၀-၁၁-၂၀၁၈ ရက်နေ့ဖြစ်ကြောင်း တွေ့ရှိရသည်။ လျှောက်ထားသူအနေဖြင့် ကိုယ်စားလှယ်လုပ်ငန်း
ဌာနသို့ပြန်လည်တင်ပို့ခွင့်လျှောက်ထားခြင်းမပြုမီ ၁၈-၁၁-၂၀၁၈ ရက်နေ့ကပင် အကောက်ခွန်ဦးစီးဌာန၊
ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက လိုင်စင်လိုအပ်သည့် ပစ္စည်းဖြစ်၍
ပို့ကုန်လိုင်စင်လိုကြောင်း ပြောကြားချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လျှောက်ထားသူ
အနေဖြင့် သိရှိပြီးဖြစ်ကြောင်း သုံးသပ်တွေ့ရှိခဲ့ရသော်လည်း သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီး
နောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှ သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ခြင်းသည်
လျှောက်ထားသူ၏ သွင်းကုန်လုပ်ငန်းရှင်တစ်ဦး လိုက်နာဆောင်ရွက်ရမည့်တာဝန်ကို ပျက်ကွက်ခဲ့ခြင်း။

ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကောက်ခွန်ဦးစီးဌာနသို့
ပြန်လည်တင်ပို့နိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် အကြောင်းကြားချက်အရ အကောက်ခွန်
ဦးစီးဌာနအနေဖြင့် ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ ကိုယ်စားလှယ်အပါအဝင် ကားထုတ်သွင်း
ကိုယ်စားလှယ်များ၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ ကိုယ်စားလှယ်
များဖြင့် ရုံးအမိန့်ထုတ်ပြန်ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း တင်ပြဆောင်ရွက်ခဲ့ခြင်း၊
စစ်ဆေးတွေ့ရှိချက်များအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြခြင်းများကို
အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိရသည်။

အခင်းဖြစ်ယာဉ်များအပေါ် အကောက်ခွန်ဦးစီးဌာန၏ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇)
နှင့် (၃/၂၀၁၈) တို့ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲအရေးယူခြင်းသည် ဥပဒေအရလုပ်ပိုင်ခွင့်မရှိသော
ဆောင်ရွက်ချက်ဖြစ်၍ ဥပဒေကြောင်းအရ လွန်မင်းစွာ မှားယွင်းကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်
နည်းဥပဒေများ၏ နည်းဥပဒေ ၃၁ နှင့် ၃၃ ပါ ပြဋ္ဌာန်းချက်များကို အထောက်အထားပြု၍ အများပြည်သူ
သိရှိနိုင်ခြင်းမရှိသော ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တင်ပြချက်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သုံးသပ်ရရှိသည်-

(က) အကောက်ခွန်ဦးစီးဌာန၏ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့သည် စီမံကိန်း
နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၁-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ဖြင့်
ထုတ်ပြန်ခဲ့သည့် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နှင့်
ဆန့်ကျင်ကွဲလွဲ၍ တင်သွင်းခြင်းအပေါ် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏
နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၄) တွင်ပါရှိသည့် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်း
ရောက်ရှိခြင်း၊ ကုန်ပစ္စည်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ်ပြင်ဆင်ချက်ရရှိခြင်း Valid for Prior Arrival
(VPA) ပြစ်မှု၊ အမှတ်စဉ် (၁၅) တွင်ပါရှိသည့် Licence/Permit သက်တမ်းကျော်လွန်ခြင်း (IL, IP,
Expired) ပြစ်မှုတို့နှင့် ပတ်သက်ဆက်စပ်သည့် ညွှန်ကြားချက်များဖြစ်ကြောင်း တွေ့ရှိရသည်။

(ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၁-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏
နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၄) တွင် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း၊
ကုန်ပစ္စည်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ် ပြင်ဆင်ချက်ရရှိခြင်း Valid for Prior Arrival (VPA)
ပြစ်မှုနှင့်ပတ်သက်၍ မော်တော်ယာဉ်များအတွက် ရက်မည်မျှဖြစ်စေ ပြည်သူ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းခြင်း ပြစ်ဒဏ်အစား အကောက်ခွန်ဦးစီးဌာနသည် ၁၆-၈-၂၀၁၇ ရက်စွဲဖြင့် စီမံကိန်းနှင့်

ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၈-၇-၂၀၁၇ ရက်စွဲပါ စာအမှတ် စဘ/စီခန့်/၁/၂/(၅၁၅၁/၂၀၁၇) အား ရည်ညွှန်းလျက် (၁) ရက်မှ (၃) ရက်အထိ ကင်းလွတ်၊ (၄) ရက်မှ (၇) ရက်အထိ $1/4 AV$ ပြစ်ဒဏ်နှင့် (၈) ရက် အထက်မှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်း ပြစ်ဒဏ်သတ်မှတ်သော ဖြေလျှော့သည့်ရုံးတွင်း ညွှန်ကြားလွှာ (၁၃/၂၀၁၇) ကို ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

- (ဂ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၁၁-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၅) တွင် Licence/Permit သက်တမ်းကျော်လွန်ခြင်း (IL, IP, Expired) ပြစ်မှုနှင့်ပတ်သက်၍ မော်တော်ယာဉ်များအတွက် ရက်မည်မျှဖြစ်စေ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းပြစ်ဒဏ်သတ်မှတ်ထားသည်ကို တွေ့ရှိရသည်။ လိုင်စင်/ပါမစ် သက်တမ်းကျော်လွန်ခြင်းကို အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့်နေ့ဖြင့် တိုင်းတာရမည်ဖြစ်ပါသည်။ သို့ရာတွင် အကောက်ခွန်ဦးစီးဌာနသည် ပိုမိုရှင်းလင်းစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ၅-၄-၂၀၁၈ ရက်စွဲဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ ၂-၄-၂၀၁၅ ရက်စွဲပါ စာအမှတ် ကြီးကြပ်ရုံး/အထွေထွေ/၂၀၁၅ (၇၉၁) အား ရည်ညွှန်းလျက် လိုင်စင်သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ (၁) ရက်မှ (၇) ရက်အထိ ကင်းလွတ်ခွင့်ပြု၍ (၈) ရက်မှ (၆၀) ရက်အထိ အဆင့်ဆင့်ရွေးယူပြစ်ဒဏ်များ သတ်မှတ်ပေးခဲ့ပြီး (၆၁) ရက်အထက်ဖြစ်မှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်း ပြစ်ဒဏ်သတ်မှတ်သော ဖြေလျှော့သည့် ရုံးတွင်းညွှန်ကြားလွှာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
- (ဃ) အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၁၁-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ အစိတ်အပိုင်းများသာဖြစ်သည့်အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီနှင့် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားချက်တို့နှင့်အညီ ဖြေလျှော့ပေးသည့် ညွှန်ကြားချက်များသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။
- (င) အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲက ၂၃-၉-၂၀၂၀ ရက်စွဲပါ အမိန့်စာအမှတ် ၁-ရာ/(AWPT)၂၀၂၀ (၁၆) ဖြင့် “စည်းမျဉ်းကန့်သတ်ချက်များအားဆန့်ကျင်ပြီး တင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ အား ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်သည်” ဟု ဖော်ပြထားရာ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်အရ ထုတ်ပြန်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။
- (စ) ယင်းသို့ ကျူးလွန်ခြင်းကြောင့် အကောက်ခွန်ဦးစီးဌာန၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ အစိတ်အပိုင်းများဖြစ်သော ရုံးတွင်းညွှန်ကြားလွှာပါ သတ်မှတ်ချက်များနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်တွင်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့က ချမှတ်သည့် အမိန့်တွင်လည်းကောင်း “အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိရခြင်း” ဟု သုံးသပ်ခြင်းသည် အကြောင်းခြင်းရာကိစ္စသာဖြစ်၍ ဥပဒေကြောင်းအရ ဖြေရှင်းရန် မပေါ်ပေါက်ကြောင်း တွေ့ရှိရသည်။

ပြန်ရှင်းလျှောက်လဲရာတွင် “ ရုံးတွင်းညွှန်ကြားလွှာဖြင့် အရေးယူခြင်းသည် ဥပဒေကြောင်းအရ မှားယွင်းသည်ဟု ထည့်သွင်းအကြောင်းပြထားပါကြောင်း၊ အဆိုပါအချက်ကို ဌာနဆိုင်ရာဘက်က ချေပရာတွင် ထည့်သွင်းချေဖျက်နိုင်ခြင်း၊ ငြင်းကွယ်ခြင်း မပြုနိုင်ပါကြောင်း၊ ထိုသို့ချေပခြင်း၊ ကန့်ကွက်ခြင်းမပြုသဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် (၈)၊ နည်းဥပဒေ (၅) အရ အဆိုလွှာမှန်ကန်ကြောင်း ဝန်ခံရာရောက်ပါကြောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြစ်ပါကြောင်း၊” တင်ပြချက်နှင့်စပ်လျဉ်း၍ အခင်းဖြစ်ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်အမိန့်တွင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ကြောင်း ဖော်ပြထားသဖြင့် ရုံးတွင်းညွှန်ကြားလွှာဖြင့် သိမ်းဆည်းအရေးယူခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားသည်။ လျှောက်ထားခံရသူ၏ ချေပလျှောက်လဲချက်တွင် လျှောက်ထားသူကုမ္ပဏီ၏ တာဝန်ရှိသူ စီမံရေးရာမန်နေဂျာ ဦးအောင်ခိုင် ၏ အကောက်ခွန်အရာရှိရှေ့မှောက် ဝန်ခံကတိပြုထွက်ဆိုချက်အရ လျှောက်ထားသူအနေဖြင့် အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းပိုင်းဆိုင်ရာ ကြော်ငြာထုတ်ပြန်ချက်များအား သိရှိပြီးဖြစ်ကြောင်း၊ ထိုသို့ သိရှိပြီးဖြစ်ပါလျက် ကြေညာတင်သွင်းရာတွင် VPA (၂) ရက်မှ (၂၃) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၃) ရက်မှ (၂၂၅) ရက်အတွင်းကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်းသည် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ချေပတင်ပြထားသည်ကို တွေ့ရသဖြင့် လျှောက်ထားသူတင်ပြသကဲ့သို့ တရားမကျင့်ထုံးဥပဒေ အမိန့် (၈)၊ နည်းဥပဒေ (၅) အရ မှတ်ယူရန်အကြောင်းမပေါ်ပေါက်ကြောင်း သုံးသပ်ရရှိသည်။

အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့် အပိုဒ် (၁) တွင် မော်တော်ယာဉ် (၈) စီးအား ပြန်လည် တင်ပို့ခွင့်ပြုသော်လည်း ပြန်လည်တင်ပို့ခဲ့ခြင်းမရှိကြောင်း သုံးသပ်ဖော်ပြထားသော်လည်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) သို့ ပေးပို့သည့် စာတွင် ယာဉ် (၈) စီးမှာ Bill of Lading ပါ အချက်အလက်များနှင့် ကိုက်ညီမှန်ကန်သော်လည်း သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ဆောင်ရွက်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်းနှင့် ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူရမည့်ကိစ္စဖြစ်၍ ပြန်လည် တင်ပို့ခွင့်မပြုနိုင်ပါကြောင်းနှင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အကြောင်းပြန်ကြားချက်နှင့်စပ်လျဉ်း၍ ရှေ့နောက်မညီသည့် အကြောင်းပြချက်ကို ခုံအဖွဲ့က ထည့်သွင်းသုံးသပ်ခဲ့ခြင်းမရှိ၍ လျှောက်ထားသူအတွက် နစ်နာရပါကြောင်း လျှောက်လဲချက်နှင့်စပ်လျဉ်း၍ ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၃၉ တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ကျူးလွန်ပါက ပို့ကုန်သွင်းကုန် ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသဖြင့်လည်းကောင်း၊ အကောက်ခွန်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ပျက်ကွက်မှုများ တွေ့ရှိရခြင်းကြောင့်လည်းကောင်း ကိုယ်စားလှယ် လုပ်ငန်းဌာနအနေဖြင့် သိရှိနိုင်ရန် တာဝန်ရှိသည့်အဖွဲ့အစည်းအနေဖြင့် တားဆီးအကြောင်းကြားခြင်းသာ ဖြစ်ရာ ခုံအဖွဲ့အနေဖြင့် ထည့်သွင်းသုံးသပ်ရန် အကြောင်းမပေါ်ပေါက်ကြောင်း သုံးသပ်ရရှိသည်။

ပျက်ကွက်မှုများသည် လျှောက်ထားသူ၏ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့် အကောက်ခွန်ဆိုင်ရာဥပဒေအရ ကုန်တင်သွင်းသူက လိုက်နာဆောင်ရွက် ရမည့် တာဝန်ကို လိုက်နာရန်ပျက်ကွက်မှုတို့သာဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၏ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းဆိုင်ရာအမိန့်တွင် “စည်းမျဉ်း ကန့်သတ်ချက်များအား ဆန့်ကျင်ပြီး တင်သွင်းလာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း၊ အခွန်အယူခံ ခုံအဖွဲ့၏ စီရင်ချက်အမိန့်တွင် “စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်း

ကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း၊ မှားယွင်းသည် မဆိုနိုင်ကြောင်း သုံးသပ်ရရှိသည့်အပြင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်တွင်လည်းကောင်း၊ အခွန်အယူခံခံအဖွဲ့က ချမှတ်သည့် အမိန့်တွင်လည်းကောင်း “အကောက်ခွန်ဦးစီးဌာန၏ရုံးတွင်းညွှန်ကြားလွှာ အမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ပါပြဋ္ဌာန်းချက်များကိုဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိရခြင်း” ဟူသော ဖော်ပြချက်သည် အကြောင်းခြင်းရာအရ ဖော်ပြသောကိစ္စသာဖြစ်ပြီး ယာဉ်များသိမ်းဆည်းရာတွင် ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

အထက်ပါ ပေါ်ပေါက်ချက်များအရ အကောက်ခွန်ဦးစီးဌာန၏ ၂၃-၉-၂၀၂၀ ရက်စွဲပါ သက်သေခံ ယာဉ်များအား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့် အမိန့်ကို ပယ်ဖျက်ရန်သော်လည်းကောင်း၊ ယင်းအမိန့်ကို ဆက်လက်အတည်ပြုခဲ့သည့် အခွန်အယူခံခံအဖွဲ့၏ ၁-၁၀-၂၀၂၁ ရက်စွဲပါ စီရင်ချက်အမိန့်ကို ပြန်လည်သုံးသပ်၍ ပြင်ဆင်ရန်သော်လည်းကောင်း ဆောင်ရွက်ရန်အကြောင်းမရှိကြောင်း သုံးသပ်ရရှိပါသည်။ သို့ဖြစ်၍ အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်-

အမိန့်

အခွန်အယူခံခံအဖွဲ့၏ ၁-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်စာအမှတ်၊ အခယ (ဖွဲ့)/၃/၀၃(၃၅၃/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသောအမိန့်ကို အတည်ပြုလျက် ဤပြန်လည်သုံးသပ်မှုကို ပလပ်လိုက်သည်။

ဇေယျကြည်ညွန့်
အဖွဲ့ဝင်

ကျော်ကျော်
အဖွဲ့ခေါင်းဆောင်
အခွန်အယူခံခံအဖွဲ့

ဦးကြည်
အဖွဲ့ဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အခွန်အယူခံခံအဖွဲ့

၂၀၂၂ ခုနှစ်၊ အကောက်ခွန်ပြန်လည်သုံးသပ်မှုအမှတ်-၂

လျှောက်ထားသူ

လျှောက်ထားခံရသူ

ဒေါ်နွယ်နီဝေ (Managing Director)
Three Star Power Co.,Ltd
၈၆ လမ်း၊ ၁၇ x ၁၈ လမ်းကြား၊
အောင်မြေသာစံမြို့နယ်၊
မန္တလေးတိုင်းဒေသကြီး။

နှင့် ညွှန်ကြားရေးမှူး၊
ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၊
အကောက်ခွန်ဦးစီးဌာန၊
အမှတ် (၁၃၂)၊ ကမ်းနားလမ်း၊
ကျောက်တံတားမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

လျှောက်ထားသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးရွှေမင်း၊ တရားလွှတ်တော်ရှေ့နေ။

လျှောက်ထားခံရသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးအောင်ကိုသန်း (ဌာနဆိုင်ရာကိုယ်စားလှယ်)
လက်ထောက်ညွှန်ကြားရေးမှူး၊
အကောက်ခွန်ဦးစီးဌာန။

အမိန့်ချမှတ်သည့်ရက်စွဲ

- ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

စီရင်ချက်

အမှုမှာ Three Star Power Co.,Ltd မှ တင်သွင်းလာပြီး ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ရောက်ရှိလာသည့် Brand New FOTON LIGHT TRUCK (၁၂) စီး၊ ခန့်မှန်းတန်ဖိုး ၉၄,၇၃၀,၆၈၈ ကျပ်ကို ပြန်လည်တင်ပို့ (Reshipment) ပြုလုပ်ရန် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းမရှိသဖြင့် သွင်းကုန်ကြေညာလွှာ ID အမှတ်-100112617250 (12-7-2019) ဖြင့် ရှင်းလင်းထုတ်ယူရန်ဆောင်ရွက်ရာ လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိမီ ကုန်ပစ္စည်းကြိုတင်ရောက်ရှိသည့်ရက် (Valid for Prior Arrival) (VPA) (၂) ရက်မှ (၁၉) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်မှသာ သွင်းကုန်ကြေညာလွှာဖွင့်လှစ်ခြင်းသည် စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီးတင်သွင်းလာခြင်းဖြစ်သဖြင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခဲ့သည့်အမိန့်ကို ကျေနပ်မှုမရှိ၍ အကောက်ခွန်အယူခံမှုအမှတ် (၂/၂၀၂၁) ဖြင့် အယူခံဝင်ရောက်ခဲ့သော်လည်း အခွန်အယူခံခုံအဖွဲ့က အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေး ဌာနခွဲ၏ အမိန့်ကိုအတည်ပြု၍ အယူခံမှုကို ပယ်ပစ်ကြောင်း ၁-၁၀-၂၀၂၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သဖြင့် ယင်းအမိန့်ကို ပြန်လည်သုံးသပ်ပေးပါရန် လျှောက်ထားလာသော အမှုဖြစ်သည်။

အခွန်အယူခံခံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို လက်ခံကြားနာခဲ့ရာတွင် လျှောက်ထားသူ၏ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က လျှောက်လဲတင်ပြရာ၌ လျှောက်ထားသူ တင်သွင်းခဲ့သော B/N FOTON LIGHT TRUCK (၁၂) စီးသည် AWPT ဆိပ်ကမ်းသို့ ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် ရောက်ရှိပြီး ကုန်ပို့သူနှင့် ကုန်တင်သွင်းသူတို့အကြား ငွေပေးချေမှု အဆင်မပြေသဖြင့် ကုန်ပို့သူက အဆိုပါ မော်တော်ယာဉ် (၁၂) စီးကို ပြန်လည်ပို့ပေးရန် ၆-၁၁-၂၀၁၈ ရက်နေ့တွင် အကြောင်းကြားခဲ့ခြင်းကို မူလ အယူခံမှုတွင် တင်ပြခဲ့ပါကြောင်း၊ မော်တော်ယာဉ် (၁၂) စီး ရန်ကုန်ဆိပ်ကမ်းရောက်ရှိပြီး (၉) ရက်အတွင်း ပြန်ပို့ပေးရန်အကြောင်းကြားလာခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူသည် မော်တော်ယာဉ်တင်သွင်းမှု အတွေ့အကြုံမရှိသဖြင့် ပြန်လည်တင်ပို့ (Reshipment) သည့် လုပ်ထုံးလုပ်နည်းကို မသိရှိ၍ အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ သွင်းကုန်လိုင်စင်လိုအပ်ကြောင်းပြောပြ၍ သွင်းကုန်လိုင်စင်ရရှိခဲ့ ပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့သည် (Reshipment) အတွက် ပို့ကုန်လိုင်စင် လိုအပ်သည် မလိုအပ်သည် အပြန်အလှန်ငြင်းခုံနေခြင်းကြောင့် အချိန်မကြာသင့်ဘဲကြာမြင့်ခဲ့ပါကြောင်း၊ မော်တော်ယာဉ် (၁၂) စီး ရန်ကုန်ဆိပ်ကမ်းသို့ ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် ရောက်ရှိသည့်နေ့မှ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသည့်နေ့အထိ ရက်ပေါင်း (၆၈၃) ရက်တိတိကြာမြင့်ခဲ့ပါကြောင်း၊ အယူခံအမိန့်ချမှတ်သည့် ၁-၁၀-၂၀၂၁ ရက်နေ့အထိဆိုပါက ရက်ပေါင်း (၁၀၆၈) ရက် ကြာမြင့်ခဲ့ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့် စာပိုဒ် ၁ တွင် Three Star Power Co.,Ltd မှ တင်သွင်းလာပြီး ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Brand New Foton Light Truck (၁၂) စီးအား ပြန်လည်တင်ပို့ (Reshipment) ခွင့်ပြုသော်လည်း ပြန်လည်တင်ပို့ခဲ့ခြင်းမရှိကြောင်း သုံးသပ်ဖော်ပြထားသော်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) သို့ ပေးပို့သည့်စာတွင် ယာဉ် (၁၂) စီးမှာ Bill of Lading ပါ အချက်အလက်များနှင့်ကိုက်ညီမှန်ကန်သော်လည်း သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ် ဆောင်ရွက်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းယာဉ် (၁၂) စီးမှာ သွင်းကုန်လိုင်စင်လိုသော ပစ္စည်းဖြစ်ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူရမည့်ကိစ္စဖြစ်၍ ပြန်လည်တင်ပို့ခွင့်မပြုနိုင်ကြောင်းနှင့် အကောက်ခွန်ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူး (ထုတ်/သွင်း) ၏ ၁၈-၁၂-၂၀၁၈ ရက်စွဲပါစာဖြင့် အကြောင်းပြန်ကြားချက်သည် သိမ်းဆည်းမိန့်ပါဖော်ပြချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန်ကျင်နေသည့်အပြင် ရှေ့နောက်မသိသော အကြောင်း

ပြချက်သာ ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားချက်အရ သွင်းကုန်လိုင်စင်များလျှောက်ထား ရယူပြီး သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်တင်ပြသောအခါ လိုင်စင်သက်တမ်းကုန်ဆုံးပြီးမှ ID တင်သွင်းခြင်း ဖြစ်၍ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) နှင့် ငြိစွန်းသည်ဟု စွပ်စွဲပါကြောင်း၊ ယာဉ် (၁၂) စီးအနက် (၃) စီးသည် VPA ကင်းလွတ်ခွင့်ရရှိသော်လည်း လျှောက်ထားသူက ထုတ်ယူခြင်းမပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့ မထုတ်ယူခြင်းမှာ ကား (၁၂) စီးလုံးကို ပြန်လည်တင်ပို့ရမည်ဖြစ်သောကြောင့် ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် သွင်းကုန်ကြေညာလွှာ တင်သွင်းခြင်းမရှိသေးသော လျှောက်ထားသူ၏ ပေ (၄၀) ကုန်သေတ္တာ (၃) လုံးကို ဆိပ်ကမ်း၌ ဖွင့်ဖောက်စစ်ဆေးခြင်းမှာလည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိပါကြောင်း၊ အကောက်ခွန်မှ ဆိပ်ကမ်းသို့ ရောက်ရှိနေသော ကုန်ပစ္စည်းနှင့်ပတ်သက်၍ ID ဖွင့်မှသာ စစ်ဆေး ဆောင်ရွက်ခွင့်ရှိသည့်အချက်ကိုလည်း သုံးသပ်သင့်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနကလည်း ID ဖွင့်လှစ်ခြင်းမရှိသေး၍ အကောက်ခွန်နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ပြန်ကြားသင့်ပါလျက် ထိုသို့ မပြုလုပ်ခဲ့၍ နစ်နာမှုရှိခဲ့ပါကြောင်း၊ ဌာနဆိုင်ရာမှ အခင်းဖြစ်ယာဉ် (၁၂) စီးကို အရေးယူရာတွင် VPA နှင့် သက်ဆိုင်သော ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် သွင်းကုန်လိုင်စင်သက်တမ်း ကုန်ဆုံးပြီးမှ ID ဖွင့်လှစ်ခြင်းနှင့်သက်ဆိုင်သော ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) တို့ကို အဓိကကိုးကား ဖော်ပြထားသည်ကို တွေ့ရပါကြောင်း၊ အခွန်အယူခံခံအဖွဲ့ကလည်း ထိုအချက်ကို လက်ခံဆုံးဖြတ်ခဲ့ပါကြောင်း၊ ရုံးတွင်းညွှန်ကြားလွှာသည် အစိုးရဌာနတစ်ခုအတွင်း သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်သာဖြစ်ပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ထားခြင်းမဟုတ်ကြောင်း မူလအယူခံမှုတွင် တင်ပြခဲ့ပါကြောင်း၊ အများပြည်သူသိရှိစေလိုလျှင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မြန်မာနိုင်ငံပြန်တမ်းတွင် ပါရှိမှသာ တရားဥပဒေနှင့်ညီညွတ်ပါကြောင်း၊ နိုင်ငံတော်နှင့် အစိုးရဌာနများအတွက် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် ဥပဒေနှင့်ညီညွတ်မှု ရှိ မရှိ စိစစ်ကြပ်မတ်ရသည့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ အခန်း (၄) တွင် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များ စိစစ်အကြံပြုခြင်း ခေါင်းစဉ်အောက် နည်းဥပဒေ ၃၁ တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၅ (က)၊ ပုဒ်မခွဲငယ် (၈) တွင် “အမိန့်ကြော်ငြာစာဆိုသော စကားရပ်သည် ပြန်တမ်းတွင်ပါသော အမိန့်ကို ဆိုသည်” ဟူ၍လည်းကောင်း၊ ပုဒ်မခွဲငယ် (၉) တွင် “ပြန်တမ်းဆိုသောစကားရပ်သည် မြန်မာနိုင်ငံပြန်တမ်းကို ဆိုသည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါကြောင်း၊ လျှောက်ထားသူ၏ အခင်းဖြစ်ယာဉ် (၁၂) စီးအပေါ် အဆိုပါ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲ အရေးယူခဲ့ခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသောဆောင်ရွက်ချက်ဖြစ်၍ ဥပဒေကြောင်းအရ လွန်မင်းစွာ မှားယွင်းနေပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများကို မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာရန်နှင့် အဆိုပါ နည်းဥပဒေအားလုံးကို နှစ်နှစ်ထက် မပိုသော အချိန်ကာလအတွင်း တစ်ကြိမ်ကျထုတ်ဝေပြီး အများပြည်သူသို့ရောင်းချရမည်ဟု ယင်းဥပဒေပုဒ်မ ၂၀၄ (ဂ) တွင် ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခဲ့ပါက ယခုလိုပြဿနာပေါ်ပေါက်မည် မဟုတ်ပါကြောင်း၊ လျှောက်ထားသူ၏ မော်တော်ယာဉ် (၁၂) စီးမှာ ဆိပ်ကမ်းတွင် ကာလကြာမြင့်စွာထားရှိရသည့်အတွက် ရာသီဥတုဒဏ်ကြောင့် ပျက်စီးချွတ်ယွင်းမှုများရှိသည်သာမက (၃) နှစ်ကျော်ကာလအတွက် ဆိပ်ကမ်းခွန် ကျပ်သိန်း (၃၀၀) ကျော်ခန့် ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြန်လည်သုံးသပ်စေလိုမှု တင်သွင်းရခြင်းသည် ကုမ္ပဏီ၏ ပထမဆုံးအတွေ့အကြုံနှင့် ဂုဏ်သိက္ခာပိုင်းအရ တရားမျှတစွာ ပြန်လည်ရရှိရေးအတွက် ရုံးတော်ကို အားကိုး၍ လျှောက်ထားခြင်းဖြစ်ပါကြောင်း၊ လျှောက်ထားသူ၏ ယာဉ် (၁၂) စီးသည် အများပြည်သူသိရှိနိုင်ခြင်း မရှိသည့် ရုံးတွင်းညွှန်ကြားလွှာများဖြင့် အရေးယူပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရသည့်အပြင်

မကုန်ကျသင့်သော ငွေကြေးနစ်နာမှုများလည်းရှိခဲ့ပါကြောင်း၊ Reshipment လုပ်ခွင့်မရနိုင်လျှင် 1/4 AV ဖြင့် ထုတ်ယူခွင့်လျှောက်ထားခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရပါကြောင်း၊ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည့် အမိန့်နှင့် ယင်းအမိန့်ကို အတည်ပြုခဲ့သည့် အခွန်အယူခံခုံအဖွဲ့၏ ၁-၁၀-၂၀၂၁ ရက်စွဲပါ စီရင်ချက်အမိန့်တို့ကို ပယ်ဖျက်ပြီး ကျသင့် အခွန်အရပ်ရပ်ပေးဆောင်၍ ပြန်လည်ထုတ်ယူခွင့်ပြုသည့် အမိန့်တစ်ရပ်ချမှတ်ပေးပါရန် လျှောက်လဲသည်။

လျှောက်ထားခံရသူကိုယ်စား အကောက်ခွန်ဦးစီးဌာနမှ ဌာနဆိုင်ရာ ကိုယ်စားလှယ် လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကိုသန်း က ချေပလျှောက်လဲရာ၌ ပြန်လည်သုံးသပ်မှုလျှောက်ထားသူအနေဖြင့် သွင်းကုန်ကြေညာလွှာဖြင့် တရားဝင်တင်သွင်းသည့်ကိစ္စများ၌ နိုင်ငံတော်နှင့် အစိုးရဌာနများမှ ထုတ်ပြန် ချမှတ်ထားသည့် တားမြစ်ချက်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တင်သွင်းရမည်ဖြစ်သကဲ့သို့ အမိန့် ညွှန်ကြားချက်များအား သိရှိလိုက်နာပြီး တင်သွင်းရမည်ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနသည် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း (Valid for Prior Arrival) (VPA) နှင့်ပတ်သက်၍ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) ကိုလည်းကောင်း၊ သွင်းကုန်လိုင်စင် သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန်ကြေညာလွှာဖွင့်လှစ်၍ မော်တော်ယာဉ်များ ရှင်းလင်းထုတ်ယူမှုအား အရေးယူဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) ကိုလည်းကောင်း ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉၄ တွင် “အခွင့်ရ အကောက်ခွန်အရာရှိတစ်ဦးဦးက အထုပ်အပိုးများကို ဖွင့်ဖောက်စစ်ဆေးနိုင်သည်” ဟု အတိအလင်း ပြဋ္ဌာန်းထားပါကြောင်း၊ ကုန်ပစ္စည်း တင်သွင်း/တင်ပို့သူများအနေဖြင့်လည်း ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ၁၆-၈-၂၀၁၇ ရက်စွဲပါ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) သည် ဌာနမှ ထုတ်ပြန်ထားသည့် ၂၅-၁-၂၀၁၇ ရက်စွဲပါ ရုံးတွင်း ညွှန်ကြားလွှာအမှတ် (၂/၂၀၁၇) ၏ နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၄) အား ပြင်ဆင်ဖြည့်စွက်ခြင်း ဖြစ်ပြီး၊ နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၄) အား ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းထားသည်မှာ Valid for Prior Arrival (VPA) လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်း ထားပါကြောင်း၊ Three Star Power Co.,Ltd မှ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီး အနက် (၃၀-၈-၂၀၁၈)၊ (၆-၉-၂၀၁၈) နှင့် (၃၀-၁၀-၂၀၁၈) ရက်စွဲပါ သွင်းကုန်လိုင်စင်များဖြင့် တင်သွင်းသည့် ယာဉ် (၃) စီးသည် ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သော်လည်း၊ ကျန် (၉) စီးမှာ (VPA) (၈) ရက်နှင့်အထက်ဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာန၏ ၅-၄-၂၀၁၈ ရက်စွဲပါ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) တွင် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးမှ သွင်းကုန် ကြေညာလွှာ ဖွင့်လှစ်၍ မော်တော်ယာဉ်များရှင်းလင်းထုတ်ယူမှုအား အရေးယူဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းထား ပါကြောင်း၊ Three Star Power Co.,Ltd မှ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီးသည် သွင်းကုန်လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် (၆၁) ရက်နှင့်အထက်ဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပါကြောင်း၊ အခင်းဖြစ် မော်တော်ယာဉ်များနှင့်ပတ်သက်၍လည်း ကုမ္ပဏီ၏တာဝန်ရှိသူ စီမံရေးရာမန်နေဂျာ ဦးအောင်ခိုင်က “Import Licence အား ၂၀-၁၁-၂၀၁၈ ရက်နေ့တွင်မှ ရရှိခဲ့ပါကြောင်း၊ လိုင်စင်ရရှိပြီးသော်လည်း ၁၂-၇-၂၀၁၉ ရက်နေ့ရောက်ရှိမှသာ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သွင်းကုန်ကြေညာလွှာဖွင့်လှစ်ချိန်တွင် လိုင်စင်သက်တမ်းမှာ ရက်ပေါင်း (၁၅၀) ခန့် ကျော်လွန်နေပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ သွင်းကုန်ကြေညာလွှာ (၅) စောင်မှာလည်း ကုန်ပစ္စည်း

ရောက်ရှိပြီးမှ သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ VPA ခွင့်ပြုရက် (၇) ရက် ကျော်လွန်နေပါကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်ကိစ္စရပ်များအား ကုမ္ပဏီမှ တာဝန်ယူဖြေရှင်းမည်ဖြစ်ပါကြောင်း အကောက်ခွန်အရာရှိရှေ့မှောက်တွင် ဝန်ခံကတိပြုလက်မှတ်ရေးထိုးမှုသည် လျှောက်ထားသူအနေဖြင့် အခင်းဖြစ်ပစ္စည်းများနှင့်ပတ်သက်၍ VPA ကျော်လွန်နေခြင်းဖြစ်သော လုပ်ငန်းပိုင်းဆိုင်ရာ ကြော်ငြာ ထုတ်ပြန်ချက်များအား သိရှိနှင့်ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့်အတွက် ကုန်သွယ်ဖက်နိုင်ငံများ၏ ဆက်စပ်ဥပဒေများကို လေ့လာမှုပြုလုပ်ရ သကဲ့သို့ မိမိတို့နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများကိုလည်း မလွဲမသွေ မေးမြန်းစုံစမ်းလေ့လာမှုများ ပြုလုပ်ထားရမည်ဖြစ်ပါကြောင်း၊ ပြန်လည်သုံးသပ်ပေးစေလိုသော အချက်များသည် အမှုနှင့်စပ်ဆိုင်မှု ရှိရမည်၊ မူလအမိန့်အား ချေဖျက်ပေးနိုင်လောက်သော ခိုင်လုံသည့် အချက်အလက်အသစ်တင်ပြချက်များ ပါရှိရမည်သာဖြစ်ပါကြောင်း၊ သို့ရာတွင် လျှောက်ထားသူအနေဖြင့် မူလအမိန့်အား ပြန်လည်ပြင်ဆင်ပေးနိုင်လောက်သည့် အချက်အလက်အသစ် တစ်စုံတစ်ရာတင်ပြနိုင်ခြင်း မရှိသည့်အပြင် အခင်းဖြစ်ပစ္စည်းများအား ပြန်လည်တင်ပို့ရန်အတွက် အမှုနှင့် တိုက်ရိုက်စပ်ဆိုင်မှုရှိသော အရေးကြီးသည့် ပို့ကုန်လိုင်စင်အား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိပါကြောင်း၊ အခင်းဖြစ်ပစ္စည်းများသည် လိုင်စင်လိုအပ်သည့် ပစ္စည်းများဖြစ်သည်နှင့်အညီ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် သွင်းကုန်လိုင်စင် ပါရှိရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင်မှာ သက်တမ်းကုန်ဆုံးနေသည့်အပြင် ပြန်လည်တင်ပို့ရန်အတွက်လည်း လုပ်ငန်းစဉ်အရ လိုအပ်သည့် ပို့ကုန်လိုင်စင်မရရှိခဲ့သည်မှာ မြင်သာသောအချက်ပင်ဖြစ်ပါကြောင်း၊ Three Star Power Co.,Ltd မှ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီးသည် VPA (၂) ရက်မှ (၁၉) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင် သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်းဖြစ်သောကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဖြစ်ပါကြောင်း၊ Three Star Power Co.,Ltd မှ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီးသည် ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် ကုန်တင်ပို့သူ Shipper နှင့် ကုန်ပစ္စည်းတင်သွင်းသူ Consignee တို့အကြား ငွေပေးချေမှု အဆင်မပြေသဖြင့် ပြန်လည်တင်ပို့ရန် Reshipment ဆောင်ရွက်လိုကြောင်း ရန်ကုန်မြို့၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနသို့ တင်ပြလျှောက်ထားခဲ့ရာ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှ အကောက်ခွန်ဦးစီးဌာနသို့ ညှိနှိုင်းအကြောင်းကြားချက် အရ Reshipment ဆောင်ရွက်ရန် လျှောက်ထားသည့် ပစ္စည်းများအား AWPT ဆိပ်ကမ်းတွင် ဘုတ်အဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးပေးခဲ့ရာ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီးအတွက် သွင်းကုန် ကြေညာလွှာ ID ဖွင့်လှစ်ထားခြင်းမရှိသေးသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ တင်သွင်းလာသည့် B/N FOTON LIGHT TRUCK (၁၂) စီးသည် သွင်းကုန်လိုင်စင်လိုအပ်သောပစ္စည်းများဖြစ်ခြင်းကြောင့် Reshipment အတွက် ပို့ကုန်လိုင်စင် (Export Licence) ရရှိရန် ကုန်သွယ်ရေးဦးစီးဌာနသို့ လျှောက်ထားရာတွင်လည်း ID ဖွင့်လှစ်ရန် လိုအပ်သည်ဟု ညွှန်ကြားခဲ့သဖြင့် သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ပေးခဲ့ပြီး ကုန်သွယ်ရေး ဌာနသို့ ပြန်လည်ပေးပို့တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနသို့ Reshipment ဆောင်ရွက်ခွင့် ပြုရန် လျှောက်ထားသော်လည်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် ပို့ကုန်လိုင်စင် မရရှိသဖြင့် ပြန်လည်တင်ပို့မှု Reshipment ဆောင်ရွက်၍မရခြင်း ဖြစ်ပါကြောင်း၊ ပြန်လည်သုံးသပ်မှု လျှောက်ထားသူ Three Star Power Co.,Ltd မှ တင်သွင်းလာသော B/N FOTON LIGHT TRUCK (၁၂) စီး ခန့်မှန်းတန်ဖိုး ၉၄,၇၃၀,၆၈၈ ကျပ်သည် သွင်းကုန်ကြေညာလွှာ ID No.100112617250 (12-7-2019) ဖြင့် ကြေညာ

တင်သွင်းရာတွင် VPA (၂) ရက်မှ (၁၉) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်း၊ အကောက်ခွန် ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် ရုံးတွင်းညွှန်ကြားလွှာအမှတ် (၃/၂၀၁၈) ပါ ပြဋ္ဌာန်းချက်များအား ဆန့်ကျင်ချိုးဖောက်ခဲ့ခြင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ အခန်း (၄) အရ စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့် ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်၍ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အခင်းဖြစ်ပစ္စည်းများအား ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ခြင်းဖြစ်၍ အကောက်ခွန်ဦးစီးဌာနမှ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာဆောင်ရွက်ထားပြီးဖြစ်ခြင်း၊ မူလအယူခံမှုတွင်လည်း ရုံးတော်မှ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆုံးဖြတ်ပြီးဖြစ်ခြင်း၊ ပြန်လည်သုံးသပ်ပေးရန် လျှောက်ထားချက်များမှာလည်း မူလခုံရုံး၏ စီရင်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးနိုင်လောက်သည့် အချက်အလက် တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသဖြင့် မူလအယူခံရုံး၏ အမိန့်ကိုသာ အတည်ပြုပါရန် လျှောက်လဲသည်။

လျှောက်ထားခံရသူ ဌာနဆိုင်ရာ ကိုယ်စားလှယ်၏ ချေပလျှောက်လဲချက်အပေါ် လျှောက်ထားသူ၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က ပြန်လည်ရှင်းလင်းလျှောက်လဲရာတွင် ယာဉ် (၁၂) စီးကို ရုံးတွင်းညွှန်ကြားလွှာဖြင့် အရေးယူခြင်းသည် မှားယွင်းပါကြောင်း၊ Publication ထုတ်ပြန်ခြင်းမရှိသဖြင့် အများပြည်သူ မသိရှိနိုင်ပါကြောင်း၊ ထိုအချက်အပေါ်တွင် ဌာနဆိုင်ရာကိုယ်စားလှယ်ဘက်က လုံးဝ ကန့်ကွက်ခြင်း၊ ချေပခြင်းမပြုနိုင်ပါကြောင်း၊ တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်းဥပဒေ ၅ တွင် အဆိုလွှာကို တရားပြိုင်က တိုက်ရိုက်ကန့်ကွက်ခြင်း သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ကန့်ကွက်ခြင်းမျိုးမရှိပါက တရားပြိုင်ဝန်ခံသည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ တွင် နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ သို့သော်လည်း ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄ (ဂ) တွင် ဌာနဆိုင်ရာမှ ထုတ်ပြန်သော အမိန့်များကို အနည်းဆုံး (၁) နှစ် (၁) ကြိမ် ထုတ်ပြန်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထိုက်သင့်သော တန်ဖိုးဖြင့် အများပြည်သူထံသို့ ရောင်းချရမည်ဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ အမိန့်ကြော်ငြာစာသည် မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာ ရမည်ဖြစ်ပါကြောင်း၊ အမိန့်ကြော်ငြာစာသည် ဥပဒေဆိုသော စကားရပ်တွင် ပါဝင်ပါကြောင်း၊ ဥပဒေကိုမသိရှိ၍ ကျူးလွန်ရခြင်းဖြစ်ပါကြောင်း ဆိုသည့်စကားရပ်ကို မည်သည့်တရားရုံးကမျှ ခွင့်ပြုမည်မဟုတ်ပါကြောင်းနှင့် အငြင်းပွားစရာမရှိပါကြောင်း၊ ရုံးတွင်းညွှန်ကြားလွှာဖြင့် အရေးယူခြင်းသည် မှားယွင်းနေပါကြောင်း၊ အမိုးအကာအောက်တွင် ထားရှိခြင်းမဟုတ်သည့်အတွက် မော်တော်ယာဉ် (၁၂) စီးသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်ပါကြောင်း၊ ဆိပ်ကမ်းသို့ ရောက်ရှိနေသောပစ္စည်းကို ဆိပ်ကမ်းအာဏာပိုင်ဥပဒေအရ ဆောင်ရွက်ရ ပါကြောင်း၊ သွင်းကုန်ကြေညာလွှာဖွင့်လှစ်ပြီးမှသာ အကောက်ခွန်တွင် တာဝန်ရှိပါကြောင်း၊ ဌာနနှစ်ခု အချေအတင်ငြင်းခုံနေသည့်အပေါ် လျှောက်ထားသူအနေဖြင့် နစ်နာရပါကြောင်း၊ ဌာနနှစ်ခု၏ ချွတ်ယွင်းအား နည်းချက်များကြောင့် နိုင်ငံသားဖြစ်သည့် ကုမ္ပဏီအနေဖြင့် နစ်နာပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြခဲ့သည့် ပြည်ထောင်စုရှေ့နေချုပ်နည်းဥပဒေများပါ ပြဋ္ဌာန်းချက်သည် မူလအယူခံအမိန့်ကို ပြင်ဆင်ပြောင်းလဲရန် ခိုင်လုံသောအထောက်အထားဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မော်တော်ယာဉ် (၁၂) စီးကို ကျသင့်အခွန်နှင့် ရွေးယူ ဒဏ်ငွေဖြင့် ရွေးယူခွင့်ပြုပါရန် လျှောက်လဲသည်။

ခုံအဖွဲ့သည် လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ လျှောက်လဲတင်ပြချက်များကို ကြားနာပြီးဖြစ်သည့်အပြင် လျှောက်ထားခံရသူက ချေပလွှာနှင့်အတူ ပေးပို့လာသည့် ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းခြင်းဆိုင်ရာ အမှုတွဲပါ စာတမ်းအမှတ်အသားများ၊ သက်သေခံချက်များ၊ အခွန်အယူခံခုံအဖွဲ့က ကြားနာခဲ့သည့် အယူခံအမှုတွဲပါ စာတမ်းအမှတ်အသားများ၊ သက်သေခံချက်များကိုသာမက တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုပါ လေ့လာခဲ့သည်။

ထိုသို့လေ့လာရာ၌ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲက ချမှတ်ခဲ့သည့် အမိန့်ကို လျှောက်ထားသူက မကျေနပ်သဖြင့် အယူခံဝင်ရောက်ခဲ့ရာ အကောက်ခွန်အယူခံမှုအမှတ် (၂/၂၀၂၁) ဖြင့် လက်ခံကြားနာပြီးနောက် စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်၍ ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အခင်းဖြစ်ပစ္စည်းများအား ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းအပေါ် ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကွဲလွဲဆောင်ရွက်ထားသည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ပြီး မူလအမိန့်ကိုအတည်ပြုလျက် အယူခံမှုကို ပယ်ပယ်သည့် အမိန့်ကို အခွန်အယူခံခုံအဖွဲ့က ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

အခင်းဖြစ်မော်တော်ယာဉ်များကိုတင်သွင်းရာတွင် လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်း ရောက်ရှိခြင်း (Valid for Prior Arrival) (VPA) ဆိုင်ရာ သတ်မှတ်ချက်များကျော်လွန်နေခြင်းနှင့် သွင်းကုန် လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက်တွင်မှ သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ခြင်းတို့နှင့်စပ်လျဉ်း၍ လျှောက်ထားသူက ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနတို့သည် အဆိုပါ မော်တော်ယာဉ်များ ပြန်လည်တင်ပို့ (Reshipment) ပြုလုပ်ရန်အတွက် ပို့ကုန်လိုင်စင် လိုအပ်ခြင်း ရှိမရှိ အပြန်အလှန်ငြင်းခုံနေခြင်း ကြောင့် အချိန်မကြာသင့်ဘဲ ကြာမြင့်ခဲ့ကြောင်းတင်ပြခဲ့ရာ လျှောက်ထားသူကမူမူမူမူသည် ပို့ကုန်သွင်းကုန် ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်သည်နှင့်အညီ ပို့ကုန်သွင်းကုန်ဥပဒေပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် “ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များအတွက် သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့်ရှိခြင်း” နှင့် “သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခွင့်မရှိခြင်း” တို့ကို သိရှိလိုက်နာရန်တာဝန်ရှိခြင်း၊ ထိုသို့တာဝန်ရှိကြောင်းနှင့်စပ်လျဉ်း၍လည်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားပါလျက် မသိဟုဆိုကာ ကျူးလွန်မှုအပေါ် မည်သည့်တရားရုံးကမျှ လက်မခံကြောင်း၊ အမိန့်ကြော်ငြာစာသည် ဥပဒေ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း ထည့်သွင်းလျှောက်ထားခဲ့ခြင်း၊ အခင်းဖြစ် မော်တော်ယာဉ်များ ဆိပ်ကမ်းသို့ ရောက်ရှိသည့်နေ့ရက်မတိုင်မီ ရက်စွဲများဖြင့် သွင်းကုန်လိုင်စင်များကို အသီးသီးရယူထားကြောင်း တွေ့ရှိရခြင်းတို့ကြောင့် ယင်းလုပ်ထုံးလုပ်နည်းများကို လျှောက်ထားသူနှင့် အကျိုးဆောင်ရှေ့နေတို့ နားလည်သိရှိထားကြောင်း ပေါ်လွင်ထင်ရှားသည်။

ထို့ပြင် သွင်းကုန်လိုင်စင်တစ်စောင်၏ သက်တမ်းမှာ ခွင့်ပြုသည့်နေ့မှ (၃)လ ဖြစ်ပြီး သက်တမ်းတိုး (၂) ကြိမ်ဖြင့် နောက်ထပ် (၃) လ သက်တမ်းတိုးနိုင်ကြောင်း၊ မော်တော်ယာဉ်တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်းကာလအတွင်း တင်သွင်းရမည်ဖြစ်ကြောင်း သတ်မှတ်ထားရာ ပင်လယ်ရေကြောင်း

အကောက်ခွန်အက်ဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အရ လျှောက်ထားသူကုမ္ပဏီအနေဖြင့် တင်သွင်းသည့် ကုန်စည်နှင့်စပ်လျဉ်း၍ သွင်းကုန်ကြေညာလွှာတင်သွင်းရန်တာဝန်ကိုလည်း သိရှိလိုက်နာရန်လိုအပ်သည်။ သို့ရာတွင် အခင်းဖြစ်မော်တော်ယာဉ် (၁၂) စီးအနက် (၃) စီးမှာ ကုန်ပစ္စည်းမရောက်မီ သွင်းကုန်လိုင်စင် ရယူထားပြီးဖြစ်သော်လည်း ကျန်မော်တော်ယာဉ်များမှာ လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်း ရောက်ရှိခြင်း (Valid for Prior Arrival) (VPA) (၂) ရက်မှ (၁၉) ရက်အတွင်းဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသဖြင့် သွင်းကုန်လိုင်စင်များ အချိန်မီရရှိရေးအတွက် သွင်းကုန်လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်ကိုပျက်ကွက်ခြင်း၊ လျှောက်ထားသူက ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ အခင်းဖြစ်မော်တော်ယာဉ်များ ပြန်လည်တင်ပို့ခွင့်ပြုရန် တင်ပြသည့်နေ့ရက်နှင့် ပြန်လည်တင်ပို့နိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အကောက်ခွန်ဦးစီးဌာနသို့ ပြန်ကြားသည့်နေ့ရက်များမတိုင်မီကပင် အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ ညွှန်ကြားရေးမှူးက လိုင်စင်လိုအပ်သည့်ပစ္စည်းဖြစ်၍ ပို့ကုန်လိုင်စင်လိုကြောင်းပြောကြားချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို လျှောက်ထားသူအနေဖြင့် သိရှိပြီးဖြစ်ကြောင်း တွေ့ရှိရသော်လည်း သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ခြင်းသည် သွင်းကုန်လုပ်ငန်းရှင်တစ်ဦး လုံ့လစိုက်ထုတ် လိုက်နာ ဆောင်ရွက်ရမည့်တာဝန်ကို ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်မော်တော်ယာဉ်များ ပြန်လည်တင်ပို့ နိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်လုပ်ငန်းဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အကောက်ခွန်ဦးစီးဌာနသို့ အကြောင်းကြားချက်အရ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရုံးအမိန့်ထုတ်ပြန်ဖွဲ့စည်းခြင်း၊ စစ်ဆေးဆောင်ရွက်မည့်အစီအစဉ်ကို ကြိုတင်တင်ပြခဲ့ခြင်း၊ စစ်ဆေးတွေ့ရှိချက် များအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တာဝန်ရှိသူအဆင့်ဆင့်သို့ အစီရင်ခံတင်ပြခြင်းများကို ဆောင်ရွက် ထားကြောင်းတွေ့ရှိရသဖြင့် ပျက်ကွက်မှုများသည် ပို့ကုန်သွင်းကုန်နှင့် အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို လျှောက်ထားသူက ပျက်ကွက်ခဲ့ခြင်း များသာဖြစ်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်၍ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၏ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခြင်းဆိုင်ရာ အမိန့်တွင် “စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီး တင်သွင်း လာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့်တွင် “စည်းမျဉ်းကန့်သတ် ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်း” ဟု သုံးသပ်ခြင်းသည်လည်းကောင်း မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း တွေ့ရှိရသည်။

အခင်းဖြစ်ယာဉ်များအပေါ် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ကို ဖောက်ဖျက်ကျူးလွန်သည်ဟု စွပ်စွဲအရေးယူခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသော ဆောင်ရွက်ချက်ဖြစ်၍ ဥပဒေကြောင်းအရ လွန်မင်းစွာမှားယွင်းကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများ၊ နည်းဥပဒေ ၃၁ နှင့် ၃၃ ပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ အများပြည်သူသိရှိနိုင်ခြင်းမရှိသော ပြဋ္ဌာန်းချက်ဖြစ်ကြောင်း တင်ပြချက်နှင့်စပ်လျဉ်း၍ အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၁၁-၁၀-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့သည့် ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်းများအား ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နှင့်ဆန့်ကျင်ကွဲလွဲ၍ တင်သွင်းခြင်းအပေါ် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၏ နောက်ဆက်တွဲ ဇယားအမှတ်စဉ် (၁၄) ပါ လိုင်စင်/ပါမစ် ခွင့်ပြုချက်မရမီ ကုန်ပစ္စည်းရောက်ရှိခြင်း၊ ကုန်ပစ္စည်းရောက်ရှိပြီးမှ လိုင်စင်/ပါမစ် ပြင်ဆင်ချက်ရရှိခြင်း Valid for Prior

Arrival (VPA) ပြစ်မှု၊ အမှတ်စဉ် (၁၅) ပါ Licence/Permit သက်တမ်းကျော်လွန်ခြင်း (IL, IP, Expired) ပြစ်မှုတို့နှင့်ဆက်စပ်သည့် ညွှန်ကြားချက်များသာဖြစ်၍ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ အစိတ်အပိုင်း များသာဖြစ်ကြောင်း သုံးသပ်တွေ့ရှိရခြင်း၊ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေး ဌာနခွဲ၏ အမိန့်တွင် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၉ ပါ ပြဋ္ဌာန်းချက်အရ ထုတ်ပြန်ထားသည့် စည်းမျဉ်းကန့်သတ်ချက်များကို ဖောက်ဖျက်ကျူးလွန် ခြင်းကြောင့် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) ပါ ပြဋ္ဌာန်းချက်နှင့်အညီ သိမ်းဆည်းခြင်းဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေခြင်း၊ ယင်းသို့ကျူးလွန်ခြင်းကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇) ၏ အစိတ်အပိုင်းများဖြစ်သော အကောက်ခွန် ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာများပါ သတ်မှတ်ချက်များနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်း ဖြစ်ကြောင်း၊ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ အမိန့် ကြော်ငြာစာသည် မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာသည် ဥပဒေဆိုသောစကားရပ်တွင် ပါဝင်ကြောင်း၊ ဥပဒေကို မသိရှိ၍ ကျူးလွန်ရခြင်းဖြစ်ပါကြောင်း ဆိုသည့် စကားရပ်ကို မည်သည့်တရားရုံးကမျှ ခွင့်ပြုမည်မဟုတ်ပါကြောင်းနှင့် အငြင်းပွားစရာ မရှိပါကြောင်း လျှောက်ထားသူ၏အကျိုးဆောင်ရွက်မှု နေက ထည့်သွင်းလျှောက်လဲခဲ့ခြင်းတို့ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့်အမိန့်တွင်လည်းကောင်း၊ အခွန်အယူခံခံအဖွဲ့က ချမှတ်သည့်အမိန့်တွင် လည်းကောင်း “အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရခြင်း” ဟု သုံးသပ်ထားခြင်းသည် အကြောင်းခြင်းရာ ကိစ္စသာဖြစ်၍ ဥပဒေကြောင်းအရ ဖြေရှင်းရန် မပေါ်ပေါက်ကြောင်း တွေ့ရှိရသည်။

လျှောက်ထားသူက “ယာဉ် (၁၂) စီးကို ရုံးတွင်းညွှန်ကြားလွှာဖြင့် အရေးယူခြင်းသည် မှားယွင်းပါကြောင်း၊ Publication ထုတ်ပြန်ခြင်းမရှိသဖြင့် အများပြည်သူ မသိရှိနိုင်ပါကြောင်း၊ ထိုအချက်အပေါ် ဌာနဆိုင်ရာ ကိုယ်စားလှယ်ဘက်က လုံးဝကန့်ကွက်ခြင်း၊ ချေပခြင်းမပြုနိုင်ပါကြောင်း၊ တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်းဥပဒေ ၅ တွင် အဆိုလွှာကို တရားပြိုင်က တိုက်ရိုက်ကန့်ကွက်ခြင်း သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ကန့်ကွက်ခြင်းမျိုးမရှိပါက တရားပြိုင်ဝန်ခံသည်ဟု မှတ်ယူရမည်ဖြစ်ပါကြောင်း” တင်ပြချက်နှင့်စပ်လျဉ်း၍ အခင်းဖြစ်ယာဉ်များအား ပြည်သူ့ဘဏ္ဍာသိမ်းဆည်းသည့် အမိန့်တွင် ပင်လယ်ရေကြောင်းအကောက်ခွန်အက် ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ကြောင်းဖော်ပြထားသဖြင့် ရုံးတွင်း ညွှန်ကြားလွှာဖြင့် သိမ်းဆည်းအရေးယူခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားသည်။ လျှောက်ထားခံရသူ၏ ချေပ လျှောက်လဲချက်တွင် လျှောက်ထားသူ ကုမ္ပဏီ၏ တာဝန်ရှိသူ စီမံရေးရာမန်နေဂျာ ဦးအောင်ခိုင် က “Import Licence အား ၂၀-၁၁-၂၀၁၈ ရက်နေ့တွင်မှ ရရှိခဲ့ပါကြောင်း၊ လိုင်စင်ရရှိပြီးသော်လည်း ၁၂-၇-၂၀၁၉ ရက်နေ့ရောက်ရှိမှသာ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သွင်းကုန် ကြေညာလွှာဖွင့်လှစ်ချိန်တွင် လိုင်စင်သက်တမ်းမှာ ရက်ပေါင်း (၁၅၀) ခန့် ကျော်လွန်နေပြီးဖြစ်သည်ကို သိရှိရပါကြောင်း၊ သွင်းကုန်ကြေညာလွှာ (၅) စောင်မှာလည်း ကုန်ပစ္စည်းရောက်ရှိပြီးမှ သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ VPA ခွင့်ပြုရက် (၇) ရက် ကျော်လွန်နေပါကြောင်း၊ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များအား ကုမ္ပဏီမှ တာဝန်ယူဖြေရှင်းမည်ဖြစ်ပါကြောင်း” အကောက်ခွန်အရာရှိ ရှေ့မှောက်တွင် ဝန်ခံကတိပြု လက်မှတ်ရေးထိုးထားရာ အခင်းဖြစ်မော်တော်ယာဉ်များနှင့်ပတ်သက်၍ VPA ကျော်လွန်နေခြင်းကို သိရှိနှင့်ပြီးဖြစ်သဖြင့် အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအား လျှောက်ထားသူအနေဖြင့် သိရှိပြီးဖြစ်ကြောင်း၊ ထိုသို့ သိရှိပြီးဖြစ်ပါလျက် မော်တော်ယာဉ်များတင်သွင်းရာတွင်

VPA (၂) ရက်မှ (၁၉) ရက်အတွင်း ကျော်လွန်နေခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် (၁၄၇) ရက်မှ (၂၂၅) ရက်အတွင်း ကြာမြင့်ပြီးမှသာ ID ဖွင့်လှစ်ခြင်းသည် အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်ချိုးဖောက်ခဲ့ခြင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ အခန်း (၄) အရ စည်းမျဉ်းကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်းလာခြင်းဖြစ်၍ ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၉ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အခင်းဖြစ် မော်တော်ယာဉ်များကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) အရ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခဲ့ခြင်းဖြစ်ကြောင်း ချေပတင်ပြထားသည်ကိုတွေ့ရသဖြင့် လျှောက်ထားသူတင်ပြသကဲ့သို့ တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်းဥပဒေ (၅) အရ မှတ်ယူရန်အကြောင်းမပေါ်ပေါက်ကြောင်း သုံးသပ် တွေ့ရှိရသည်။

အကောက်ခွန်ဦးစီးဌာန၏ သိမ်းဆည်းမိန့် စာပိုဒ် ၁ တွင် Three Star Power Co.,Ltd မှ တင်သွင်း လာပြီး ၂၈-၁၀-၂၀၁၈ ရက်နေ့တွင် AWPT ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် Brand New Foton Light Truck (၁၂) စီးကို ပြန်လည်တင်ပို့ (Reshipment) ခွင့်ပြုသော်လည်း ပြန်လည်တင်ပို့ခြင်းမရှိကြောင်း သုံးသပ်ဖော်ပြထားသော်လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန (SAD) သို့ ပေးပို့သည့်စာတွင် ယာဉ် (၁၂) စီးမှာ Bill of Lading ပါ အချက်အလက်များနှင့်ကိုက်ညီမှန်ကန်သော်လည်း သွင်းကုန်ကြေညာလွှာ ID ဖွင့်လှစ်ဆောင်ရွက်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း၊ ယင်းယာဉ် (၁၂) စီးမှာ သွင်းကုန်လိုင်စင်လိုသောပစ္စည်းဖြစ်ပြီး ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူရမည့်ကိစ္စဖြစ်၍ ပြန်လည်တင်ပို့ခွင့်မပြုနိုင်ကြောင်းနှင့် အကောက်ခွန်ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး (ထုတ်/သွင်း) ၏ ၁၈-၁၂-၂၀၁၈ ရက်စွဲပါ စာဖြင့် အကြောင်းပြန်ကြားချက်သည် သိမ်းဆည်းမိန့်ပါဖော်ပြချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့် အပြင် ရှေ့နောက်မညီသော အကြောင်းပြချက်သာဖြစ်ပါကြောင်း၊ လျှောက်လဲချက်နှင့် စပ်လျဉ်း၍ ပို့ကုန် သွင်းကုန် လုပ်ထုံးလုပ်နည်းများ အပိုဒ် ၁၃၉ တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေအရ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များကို ဖောက်ဖျက်ကျူးလွန်ပါက ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထား သဖြင့်လည်းကောင်း၊ အကောက်ခွန်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပျက်ကွက်မှုများတွေ့ရှိရ ခြင်းကြောင့် အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသည့် အဖွဲ့အစည်းအနေဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာန သိရှိနိုင်ရန် တားဆီးအကြောင်းကြားခြင်းသာဖြစ်၍လည်းကောင်း ခုံအဖွဲ့အနေဖြင့် ထည့်သွင်းသုံးသပ်ရန် အကြောင်းမပေါ်ပေါက်ကြောင်း တွေ့ရှိရသည်။

လျှောက်ထားသူ၏ ပျက်ကွက်မှုများသည် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်မှုနှင့် အကောက်ခွန်ဆိုင်ရာဥပဒေအရ ကုန်တင်သွင်းသူက လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လိုက်နာရန်ပျက်ကွက်မှုတို့သာဖြစ်၍ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေး ဌာနခွဲ၏ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းဆိုင်ရာ အမိန့်တွင် “စည်းမျဉ်းကန့်သတ်ချက်များအား ဆန့်ကျင်ပြီးတင်သွင်းလာခြင်း” ဟုလည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့၏ စီရင်ချက်အမိန့်တွင် “စည်းမျဉ်း ကန့်သတ်ထားဆဲဖြစ်သည့် ကုန်ပစ္စည်းတစ်ခုခုကို စည်းမျဉ်းကန့်သတ်ချက်များနှင့်ဆန့်ကျင်ပြီး တင်သွင်း လာခြင်း” ဟု လည်းကောင်း၊ သုံးသပ်ခြင်းသည် မှားယွင်းသည်ဟု မဆိုနိုင်ကြောင်း တွေ့ရှိရသည့်အပြင်

ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်တွင်လည်းကောင်း၊ အခွန်အယူခံခံအဖွဲ့က ချမှတ်သည့်အမိန့်တွင်လည်းကောင်း “အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၃/၂၀၁၇) နှင့် (၃/၂၀၁၈) တို့ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရခြင်း” ဟူသော ဖော်ပြချက်သည် အကြောင်းခြင်းရာအရ ဖော်ပြသောကိစ္စသစ်ဖြစ်ပြီး ယာဉ်များသိမ်းဆည်းရာတွင် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သို့ဖြစ်၍ အကောက်ခွန်ဦးစီးဌာန၊ ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲက ချမှတ်ခဲ့သော အမိန့်သည် ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်ကွဲလွဲ၍ ဆောင်ရွက်ထားခြင်းမရှိသဖြင့်လည်းကောင်း၊ ပြန်လည်သုံးသပ်ပေးရန် လျှောက်ထားချက်များမှာလည်း မူလခံရုံး၏ စီရင်ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ပေးနိုင်လောက်သည့် အချက်အလက်တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့်လည်းကောင်း အောက်ပါအတိုင်း အမိန့်ချမှတ်လိုက်သည်-

အမိန့်

အခွန်အယူခံခံအဖွဲ့က ၁-၁၀-၂၀၂၁ ရက်စွဲပါ စာအမှတ်၊ အခယ (ဖွဲ့)/၃/၀၃ (၃၅၄/၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ်၊ အကောက်ခွန်အယူခံမှုအမှတ်-၂ တွင် ချမှတ်ခဲ့သည့် အမိန့်ကို အတည်ပြုလျက် ဤပြန်လည်သုံးသပ်မှုကို ပယ်လိုက်သည်။

ဝင်းတင်

ဇေယျကြည်ညွန့်

ရီရီမြင့်

အဖွဲ့ဝင်

ခုံအဖွဲ့ခေါင်းဆောင်

အဖွဲ့ဝင်

အခွန်အယူခံခံအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆၀၁/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်)

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစန်းလှိုင် (၀/၄၂၄၀) အား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှစ၍ တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ခေတ္တအုပ်ချုပ်ရေးမှူးအဖြစ် ယာယီတွဲဖက်တာဝန်ချထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆၀၅/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်)

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ အမှတ် (၂) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ (ထားဝယ်) မှ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲ ၃၇၆၈ ယာယီရဲမှူးကြီး လှမိုး အား ယာယီခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှစ၍ လက်ရှိရာထူးအဆင့် (ရဲမှူးကြီး) တွင် အတည်ပြုခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာ (၆၂၀/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ကွင်းအမှတ်နှင့် အမည်-၂၃/ လွန်းကျိုင်းကွင်း၊ ဦးပိုင်အမှတ်-၁၆၀/၁၁၄၈ ရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတကျောင်း အခွန်လွတ်သာသနာ မြေဧရိယာ ၃.၈၆ ဧက အနက်မှ ၀.၀၈၃ ဧက ကို ဗဒ္ဒသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဂါမသီးခြားရွာ ဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၅၃ (က) နှင့်အညီ သိမ်ဒါယကာ ဦးခွန်မောင်ညို [၁၃/တကန (နိုင်) ၁၉၇၉၀၅] အား ဗဒ္ဒသိမ်မြေရန် ထုတ်ပေးခွင့်ပြုသည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၉၈/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ (၂၈-၂-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၇-၂/ဦး ၆ (၂၉၃၈) ညှိနှိုင်းချက်နှင့် ပြည်ထောင်စုဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု၊ လှာကမြင်တိုးချဲ့ကွက်သစ်၏ အရှေ့ဘက်အနားပေ (၅၃၃၃) အား မြို့မြေတိုင်းတာခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ ဘားအံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ် လည်းကောင်း၊ ဘားအံမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ် တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၉၉/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (၇-၆-၂၀၂၂) ၄/၇-၁၃/(၃၉၅)/ အစိုးရအဖွဲ့ (ကချင်) ညှိနှိုင်းချက်နှင့် ပြည်ထောင်စုဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မိုးညှင်းမြို့နယ်၊ နားခါရပ်ကွက် (မြို့မြေ) အား မြေတိုင်းတာ၍ မြေပုံများရေးဆွဲခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအား

နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၀၀/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၇-၅-၂၀၂၂) ရက်စွဲပါ စာအမှတ် ၉/၁-၄/(၅၆၂) (စမဆ) နှင့် (၉-၆-၂၀၂၂) ရက်စွဲပါ စာအမှတ် ၉/၁-၄/(၅၆၈) (စမဆ) ညှိနှိုင်းချက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ မကွေးတိုင်း ဒေသကြီး၊ ဗီသနီးမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသ (Property Zone) ရှေးဟောင်း ယဉ်ကျေးမှု ဇုန်နယ်မြေနှင့်ပတ်သက်၍ ဇုန်နယ်နိမိတ်များအား မြေတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက်နှင့် မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၀၁/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ (၆-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ (၁၀၃၄)/၄/၉-၂ (စိုက်/မွေး) အဖရ (ရခိုင်) ညှိနှိုင်းချက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/ ၂၀၂၂ ပါ အတည်ပြုချက်အရ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်၏ အရှေ့ဘက် ကုလားတန်မြစ်၊ မြစ်ချောင်းရေအောက်မြေဧရိယာ ၁၆.၂၀ ဧကနှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိသော အကွက်အမှတ် (၃၉) ရှိ ဧရိယာ (၂၈.၇၉၉) ဧကအပါအဝင် စုစုပေါင်းဧရိယာ (၄၄.၉၉၉) ဧက အား ကွက်စီပါ ကွက်ကျ၊ မြေတိုင်းတာ၍ မြေပုံများရေးဆွဲခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် အတွက် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၀၂/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၅-၅-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၂/၃-၃/၇ ဦး ၆ (၁၈၈၉) နှင့် (၁၆-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၂/၃-၃/၇ ဦး ၆ (၂၂၀) ညှိနှိုင်းချက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏

စဉ်	ခရိုင်/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ	မြို့နယ်
၄	ဧရာဝတီတိုင်း အုပ်ချုပ်ခွင့်ရဒေသ	ပင်းတယမြို့နယ်၊ ပင်းတယမြို့၊ ရွာငုံမြို့နယ်၊ ရွာငုံမြို့။
၅	ပအိုဝ်းတိုင်း အုပ်ချုပ်ခွင့်ရဒေသ	ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်။
၆	လွိုင်လင်ခရိုင်	လွိုင်လင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းရှူးမြို့နယ်။
၇	မိုင်းဆတ်ခရိုင်	မိုင်းဆတ်မြို့၊ ဝိန်းဝိုင်ရပ်ကွက်နှင့် ဝိန်းနေရပ်ကွက်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၀၈/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၅-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၅၈၄၈/၂၀၀ (၃)/၁၈-၁/အဖရ (တနင်္သာရီ) ညှိနှိုင်းချက်နှင့် ပြည်ထောင်စုဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ မြေဧရိယာ (၉၄.၀၀) ဧကအား မြေတိုင်းတာခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၀၉/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၁၆-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၉/၁-၄/(၆၁၀) (စမဆ) ညှိနှိုင်းချက်နှင့် ပြည်ထောင်စုဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်နှင့် တောင်တွင်းကြီးမြို့နယ်တို့အား ကျေးရွာမြေငှားဂရန်များထုတ်ပေးနိုင်ရေးအတွက် မြေတိုင်းတာခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်။

(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၃၁၀/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ (၂၀-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ၇၀၅၀/၅-၁၅၀/အဖရ (ရှမ်း) ညှိနှိုင်းချက်နှင့် ပြည်ထောင်စုဝန်ကြီးဌာန၏ (၂၇-၆-၂၀၂၂) ရက်စွဲပါ စာအမှတ်၊ ပထရ/၂-၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်အရ ရှမ်းပြည်နယ်အတွင်းရှိ အောက်ဖော်ပြပါ မြို့နယ်များအား မြို့မြေတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေး ခန့်အပ်လိုက်သည်-

စဉ်	ခရိုင်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ	မြို့နယ်
၁	ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ	နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်
၂	မိုးမိတ်ခရိုင်	မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်
၃	လင်းခေးခရိုင်	လင်းခေးမြို့နယ်၊ မိုးနဲမြို့နယ်၊ မောက်မယ်မြို့နယ် မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့အတွင်း မြို့ကွက် (၅) ကွက်

တင်ထွင်းဦး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၇/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်)

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂) ဆုံးဖြတ်ချက်အရ Daizen Myanmar Co.,Ltd သည် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ၂၀၁၅ ခုနှစ်၊ မေလ ၄ ရက်စွဲပါ ရင်းနှီးမြှုပ်နှံ ခွင့်ပြုမိန့်အမှတ် TSEZ-IP-033 အရ Free Zone တွင် Logistics Services ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းတွင် အသုံးပြုရန်အတွက် တင်သွင်းခဲ့သည့် 2S-2937, 2S-3165, 2S-3168, 2S-3171, 2S-3173, 2S-3176, 2S-3178, 2S-3180, 2S-3185, 2S-3186, 2S-3192 နှင့် 2S-3195 စုစုပေါင်းယာဉ် (၁၂) စီးကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုပါရန် လျှောက်ထားခြင်းနှင့်

ပတ်သက်၍ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေပုဒ်မ ၄၄ (ဂ) နှင့် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ အမိန့်စာအမှတ် (၅/၂၀၁၅) နှင့်အညီ တင်သွင်းလာသောယာဉ်များဖြစ်ခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသောယာဉ်များ ဖြစ်ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၂ အရ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံရ ကင်းလွတ်ခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၂)

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၂) ဆုံးဖြတ်ချက်အရ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှတစ်ဆင့် သံဃာတော်များ၏ သာသနာရေးကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လှူဒါန်းရရှိသည့် အောက်ဖော်ပြပါ “RLG” မော်တော်ယာဉ် (၂) စီးကို ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုပါရန် ကိစ္စနှင့်ပတ်သက်၍ အဆိုပါယာဉ်များသည် လှူဒါန်းယာဉ်များဖြစ်ခြင်း၊ သာသနာရေးဆိုင်ရာ “RLG” မူသေ အမှတ်ရယူထားသော ယာဉ်များဖြစ်ခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားသော ယာဉ်များဖြစ်ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၂ အရ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခံ ကင်းလွတ်ခွင့်ပြုလိုက်သည်-

- (က) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ၊ သဒ္ဓမ္မဒါယီမာရ်အောင် ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတေဇဝန္တသို့ လှူဒါန်းသည့် RLG-6711, MITSUBISHI OUTLANDER, 2019 Model, မော်တော်ယာဉ် (၁) စီး၊
- (ခ) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ဆရာတော် ဘဒ္ဒန္တဓမ္မသာမိ သို့ လှူဒါန်းသည့် RLG-8556, TOYOTA ALPHARD, 2021 Model, မော်တော်ယာဉ် (၁) စီး။

ဗိုလ်ချုပ်ကြီး တင်အောင်စန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၄/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ်သည့် စီမံခန့်ခွဲမှုကော်မတီ၏ (၉/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်နှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၆/၂၀၂၂) မှ သဘောတူညီချက်အရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု

ဝန်ကြီးရုံးရှိ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူး (၁) နေရာသို့ ပြည်တွင်း ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲမှ ကွန်ပျူတာလုပ်ဆောင်ရေးမှူး ဒေါ်ဇော်ဇော်အေး အား တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်။

ခင်မောင်ရီ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာ (၂၈၉/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင် ခွင့်ပြုချက်အရ အောက်ဖော်ပြပါ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တန်း၊ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး/ အင်ဂျင်နီယာချုပ် (၂) ဦးတို့အား လုပ်ငန်းလိုအပ်ချက်အရ ၎င်းတို့အမည်နှင့် ယှဉ်တွဲဖော်ပြပါ ရာထူးနေရာများသို့ လက်ရှိလစာနှုန်းအဆင့်ဖြင့် ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

စဉ်	အမည်	လက်ရှိ ရာထူး၊ ဌာန	ပြောင်းရွှေ့သည့် ရာထူး၊ ဌာန
(က)	ဦးစိုးဝင်း	ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း	ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ၊ ဘဏ္ဍာ၊ ပစ္စည်း) လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန
(ခ)	ဦးသိမ်းသူရ	အင်ဂျင်နီယာချုပ် ဓာတ်အားဖြန့်ဖြူးရေးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း	ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း

အမိန့်ကြော်ငြာစာ (၂၉၀/၂၀၂၂)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင် ခွင့်ပြုချက်အရ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) မှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) တန်း၊ ညွှန်ကြားရေးမှူး (စက်/လျှပ်) ဦးထောင်းမိုးခိုင် အား ယင်းဦးစီးဌာနလက်အောက် ဓာတ်အားစနစ်ဌာနရှိ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးနေရာသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၉၁/၂၀၂၂)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင်
ခွင့်ပြုချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လစာနှုန်း
(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) တန်း၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးမျိုးဝင်း အား ယင်းလုပ်ငန်းလက်အောက်
ဓာတ်အားဖြန့်ဖြူးရေးဌာနရှိ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) တန်း၊ အင်ဂျင်နီယာချုပ် ရာထူး
နေရာသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၉၂/၂၀၂၂)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင်
ခွင့်ပြုချက်အရ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဓာတ်အားပို့လွှတ်ရေးစီမံကိန်း
(မြောက်ပိုင်း)၊ စီမံကိန်းမန်နေဂျာ (၁) ရုံး (ရွှေစာရံ) မှ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) တန်း၊
ဒုတိယညွှန်ကြားရေးမှူး (စက်/လျှပ်) ဦးကျော်ဇေယျ အား ယင်းဦးစီးဌာနလက်အောက် ဓာတ်အားပို့လွှတ်ရေး
စီမံကိန်း (မြောက်ပိုင်း) ရှိ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) တန်း၊ ညွှန်ကြားရေးမှူး(စက်/လျှပ်)
ရာထူးနေရာသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၉၃/၂၀၂၂)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင်
ခွင့်ပြုချက်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဘဏ္ဍာရေးဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-
၃၉၄,၀၀၀) တန်း၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါ်နှင်းနှင်းဆန်း အား လုပ်ငန်းလိုအပ်ချက်အရ ရေအား
လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ငွေစာရင်းဌာနခွဲသို့ လက်ရှိရာထူး၊ လစာနှုန်းအဆင့်ဖြင့်ပင်
ပြောင်းရွှေ့တာဝန်ချထားလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၉၄/၂၀၂၂)

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အမှုဆောင်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ ကြိုတင်
ခွင့်ပြုချက်အရ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန၊ စီးပွားရေးစီမံရေးဌာနခွဲမှ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-
၃၆၁,၀၀၀) တန်း၊ ဒုတိယညွှန်ကြားရေးမှူး (စီးပွား) ဦးဆန်းဌေး အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး
လုပ်ငန်း၊ ဘဏ္ဍာရေးဌာနရှိ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) တန်း၊ ညွှန်ကြားရေးမှူး (ဘဏ္ဍာ)
ရာထူးနေရာသို့ တာဝန်ဝတ္တရားများကို စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

သောင်းဟန်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၆၃/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ အောက်ဖော်ပြပါ အရာထမ်း (၂) ဦးအား အလုပ်
တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ လူမှုဖူလုံရေးအဖွဲ့၌ပင် ယှဉ်တွဲပါအတိုင်း ရာထူးတိုးမြှင့်
ခန့်ထားလိုက်သည်-

စဉ် အမည်၊ လက်ရှိ ရာထူး၊ ဌာန

တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန

(က) ဒေါက်တာ ရင်ရင်မြင့်

ညွှန်ကြားရေးမှူး

ဒုတိယညွှန်ကြားရေးမှူး

(၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)

(၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)

ရုံးချုပ် (ဆေးဌာနခွဲ)

ရုံးချုပ် (ဆေးဌာနခွဲ)

(ခ) ဒေါက်တာ ခင်ဇာဝေ

ဒုတိယညွှန်ကြားရေးမှူး

လက်ထောက်ညွှန်ကြားရေးမှူး

(၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀)

(၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀)

ရုံးချုပ် (ဆေးဌာနခွဲ)

ရုံးချုပ် (ဆေးဌာနခွဲ)

မြင့်ကြိုင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၃/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အောက်ပါ
ဦးစီးမှူး (၁၈) ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-
၂၉၅,၀၀၀) ရာထူးအဆင့်သို့ တိုးမြှင့်ခန့်ထားလိုက်သည်-

(က) ဦးနေဝင်းစိုး

၁၄/ပသန (နိုင်) ၁၇၈၂၈၃

(ခ) ဦးမျိုးခိုင်

၁၂/မဂတ (နိုင်) ၀၄၅၉၄၂

(ဂ) ဦးဝင်းမြတ်

၁၀/သဖရ (နိုင်) ၀၇၃၉၉၈

(ဃ) ဒေါ်နီလာ

၁၁/မဥန (နိုင်) ၀၀၇၅၃၆

(င) ဦးဌေးလှိုင်

၈/ထလန (နိုင်) ၀၀၃၆၆၅

(စ) ဦးနေမျိုးထိုက်ကျော်

၇/ကတခ (နိုင်) ၀၈၀၂၀၃

(ဆ) ဦးနေမျိုးဝေ	၇/ပမန (နိုင်) ၀၆၈၇၂၉
(ဇ) ဒေါ်ချောစုဝင်း	၉/ကဆန (နိုင်) ၀၀၀၁၄၇
(ဈ) ဒေါ်ညွန့်ညွန့်စိန်	၈/မကန (နိုင်) ၀၀၆၂၈၈
(ည) ဦးသန်းဝင်းရွှေ	၁၄/မမက (နိုင်) ၀၂၉၃၈၀
(ဋ) ဦးသိန်းဌေးဦး	၉/ပဘန (နိုင်) ၁၄၀၅၄၈
(ဌ) ဒေါ်မြင့်မြင့်ကြည်	၁၂/ဗဟန (နိုင်) ၀၈၀၈၆၉
(ဍ) ဒေါ်ခင်ဆုလှိုင်	၁၂/ကမရ (နိုင်) ၀၁၃၆၉၅
(ဎ) ဒေါ်တင်တင်ထွန်း	၁၂/ဥကတ (နိုင်) ၀၅၈၉၄၈
(ဏ) ဒေါ်မိုးသူဇာလွင်	၁၂/သကတ (နိုင်) ၁၂၆၈၀၅
(တ) ဦးသန်းဦး	၈/မကန (နိုင်) ၀၄၉၁၇၆
(ထ) ဒေါ်မြင့်မြင့်လှိုင်	၉/မသန (နိုင်) ၀၈၀၁၉၂
(ဒ) ဦးသူရဇော်	၁၄/ဘကလ (နိုင်) ၁၆၂၃၈၈

ဒေါက်တာ ပွင့်ဆန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

အမှတ် ၁၆၆။ ၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၂) နှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၄/၂၀၂၂) သဘောတူညီချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်/မန္တလေး) နှင့် သူနာပြု/သားဖွားသင်တန်းကျောင်းများမှ အောက်ဖော်ပြပါ နည်းပြ၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) များအား အလုပ်တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ၎င်းတို့၏အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း လက်ထောက်ကထိက/ကျောင်းအုပ်/နည်းပြအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အဖြစ် ရာထူးတိုးမြှင့်ပြောင်းရွှေ့ခန့်ထားလိုက်သည်-

စဉ်	သနသ	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊
(လ)		တက္ကသိုလ်၊ သင်တန်းကျောင်း
၁။	၁၉၅၀၂	ဒေါ်နန်းသိမ့်သိမ့်တင်
		M.N.Sc, B.N.Sc (G)
		နည်းပြ
		သားဖွားသင်တန်းကျောင်း (ဘားအံ)

တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊
ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
ကျောင်းအုပ်
သူနာပြုသင်တန်းကျောင်း
(ဘားအံ)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၂။	၁၆၁၈၀	ဒေါ်သိမ့် M.N.Sc,B.N.Sc (B) Dip in Nursing နည်းပြ အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၃။	၁၃၀၅၃	ဒေါ်တိုးတိုးခိုင် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (မန္တလေး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မန္တလေး)
၄။	၂၀၉၃၁	ဒေါ်သန်းသန်းဝင်း M.N.Sc,B.N.Sc (G) နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက မိခင်နှင့် ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၅။	၁၆၀၅၂	ဒေါ်မေသက်လွင် M.N.Sc (Child Health Nursing) B.N.Sc (B), Dip in Nursing နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက မိခင်နှင့် ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၆။	၁၃၉၆၆	ဒေါ်မြနီလာစိုး B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (တောင်ကြီး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (တောင်ကြီး)
၇။	၁၇၀၈၅	ဒေါ်ဇာဝါဝါထွန်း M.N.Sc (Community Health Nursing) B.N.Sc (G), Dip in Spl (ICU) နည်းပြ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက ပြည်သူ့ကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၈။	၁၃၂၂၁	ဒေါ်ချိုချိုအောင် B.N.Sc (B), Dip in Nursing နည်းပြ ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)	ကျောင်းအုပ် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၉။	၁၉၅၉၉	ဒေါ်ဥမ္မာမြင့် M.N.Sc (Orthopaedic Nursing) B.N.Sc (B), Dip in Nursing နည်းပြ လူကြီးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက လူကြီးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၀။	၁၉၆၃၉	ဒေါ်ငြိမ်းငြိမ်းအေး M.N.Sc (Mental Health Nursing) B.N.Sc (G) နည်းပြ စိတ်ကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက စိတ်ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၁။	၁၉၇၇၉	ဒေါ်ဖြိုးဝေစိုး M.N.Sc (Maternal Health Nursing) B.N.Sc (G) နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက မိခင်နှင့် ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၂။	၁၈၇၇၉	ဒေါ်စုစုလှိုင် M.N.Sc (Community Health Nursing) B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (ဟင်္သာတ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ဟင်္သာတ)
၁၃။	၂၀၀၆၇	ဒေါ်မြသန္တာကျော် M.N.Sc, B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (မန္တလေး)	လက်ထောက်ကထိက မိခင်နှင့် ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၄။	၁၀၆၀၅	ဒေါ်ရီရီဝင်း B.N.Sc (B) Dip in Emergency Nursing Dip in Nursing နည်းပြ လူကြီးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက လူကြီးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၁၅။	၁၉၆၁၇	ဒေါ်ချောစုမင်း M.N.Sc (Administration & Management) B.N.Sc (G) နည်းပြ အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၆။	၁၈၃၅၁	ဒေါ်ဖြူဖြူထွန်း M.N.Sc (Maternal Health Nursing) B.N.Sc (G) နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာန၊ သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက မိခင်နှင့် ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၇။	၁၄၇၆၈	ဒေါ်ဝိုင်းရတနာ M.N.Sc (Maternal Health Nursing) B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ရန်ကုန်အရှေ့ပိုင်း)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ရန်ကုန်)
၁၈။	၁၆၁၀၉	ဒေါ်ငြိမ်းရတနာမိုး M.N.Sc (Adult Health Nursing) B.N.Sc (B), Dip in Nursing နည်းပြ လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၁၉။	၂၀၂၉၈	ဒေါ်ဆုမြတ်သူ M.N.Sc (Mental Health Nursing) B.N.Sc (B), Dip in Nursing နည်းပြ စိတ်ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက စိတ်ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၂၀။	၂၈၈၃၄	ဒေါ်အိအိမိုး M.N.Sc (Community Health Nursing) B.N.Sc (G) နည်းပြ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၂၁။	၁၃၁၈၈	ဒေါ်ချိုမြွန် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ထားဝယ်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ထားဝယ်)
၂၂။	၂၀၁၇၄	ဒေါ်ဝေဝေအောင်ပို M.N.S (Nursing Administration) (Chiang Mai), B.N.Sc (G) နည်းပြ အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၂၃။	၁၆၈၆၂	ဒေါ်ရည်မွန်ညို M.N.Sc, B.N.Sc (B) Dip in Nursing နည်းပြ လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၂၄။	၁၄၈၇၇	ဒေါ်အေးမြတ်ကလျာ B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ပုသိမ်)	နည်းပြအရာရှိ သူနာပြုသင်တန်းကျောင်း (မြောင်းမြ)
၂၅။	၁၅၁၆၆	ဒေါ်မိတင်လေးခိုင် B.N.Sc (B), Dip in Nursing Dip in Spl; (Mental Health Nursing) နည်းပြ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)
၂၆။	၁၅၀၈၇	ဒေါ်ယုယုနိုင် B.N.Sc (B), Dip in Nursing နည်းပြ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)	ကျောင်းအုပ် သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)
၂၇။	၁၇၉၈၀	ဒေါ်ယုယုမော် M.N.Sc (Maternal Health Nursing) B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (မြိတ်)	ကျောင်းအုပ် သားဖွားသင်တန်းကျောင်း (မြိတ်)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၂၈။	၃၀၂၄၅	ဒေါ်သဉ္ဇာလင်း M.N.Sc (Adult Health Nursing) B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (မကွေး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မကွေး)
၂၉။	၂၆၈၁၁	ဒေါ်လှမျိုးနွယ် M.N.S (Mahidol), B.N.Sc (G) နည်းပြ အခြေခံသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက ပြည်သူ့ကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၃၀။	၂၁၀၅၃	ဒေါ်ခင်မေသန်း M.N.Sc (Adult Health Nursing) B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (မုံရွာ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မုံရွာ)
၃၁။	၂၂၉၃၈	ဒေါ်စုမြတ်သူဇာ M.N.Sc (Adult Health Nursing) B.N.Sc (G) နည်းပြ လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက လူကြီးကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၃၂။	၁၉၈၆၂	ဒေါ်နှင်းအိဖြူ (၂) (ဘ) ဦးမျိုးတင့် M.N.Sc (Maternal Health Nursing) B.N.Sc (G) နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက ပြည်သူ့ကျန်းမာရေးသူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၃၃။	၂၈၅၀၃	ဒေါ်မေခန့်ခိုင် M.N.Sc (Maternal Health Nursing) B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (မန္တလေး)	လက်ထောက်ကထိက မိခင်နှင့်ကလေးကျန်းမာရေး သူနာပြုစုမှုပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၃၄။	၂၃၁၃၄	နော်ဘာဘလုထူး M.N.Sc (Mental Health Nursing) B.N.Sc (G) နည်းပြ စိတ်ကျန်းမာရေးသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက စိတ်ကျန်းမာရေးသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၃၅။	၁၅၅၃၃	ဒေါ်ဝဿန်လှိုင် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (မုံရွာ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မုံရွာ)
၃၆။	၁၈၃၀၆	ဒေါ်လွင်ဇာမျိုး M.N.Sc (Administration & Management) B.N.Sc (G) နည်းပြ အခြေခံသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ရန်ကုန်အရှေ့ပိုင်း)
၃၇။	၂၂၅၅၈	ဒေါ်ဖြိုးအိအိဇာ M.N.Sc (Administration & Management) B.N.Sc (G) နည်းပြ အခြေခံသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	လက်ထောက်ကထိက စိတ်ကျန်းမာရေးသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)
၃၈။	၁၆၆၀၅	ဒေါ်ဖြူဝင်းတာ B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (သန်လျင်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ရန်ကုန်)
၃၉။	၂၀၃၆၁	ဒေါ်နှင်းအိဖြူ (၁) (ဘ) ဦးမောင်မောင်အေး M.N.Sc (Child Health Nursing) B.N.Sc (G) နည်းပြ မိခင်နှင့်ကလေးကျန်းမာရေးသူနာပြုစုမူ ပညာဌာန၊ သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက အခြေခံသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၄၀။	၂၈၀၃၀	ဒေါ်သီတာဦး M.N.Sc (General), B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (ရန်ကုန်အရှေ့ပိုင်း)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ရန်ကုန်အရှေ့ပိုင်း)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၄၁။	၁၇၅၇၇	ဒေါ်ဆွေဆွေနိုင် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)
၄၂။	၂၀၇၁၄	ဒေါ်ဖြူနှင်းအေး B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ရန်ကုန်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပုသိမ်)
၄၃။	၂၀၉၉၅	ဒေါ်သင်းနုထွေး M.N.Sc (Mental Health Nursing) B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ပြည်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပခုက္ကူ)
၄၄။	၁၄၆၅၀	ဒေါ်ချိုချိုအောင် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (လားရှိုး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပြည်)
၄၅။	၁၈၅၆၂	ဒေါ်သိင်္ဂီမင်းနိုင် B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (မန္တလေး)	ကျောင်းအုပ် သားဖွားသင်တန်းကျောင်း (မန္တလေး)
၄၆။	၁၆၉၈၁	ဒေါ်စိန်စိန်စိုး M.N.Sc (Orthopaedic Nursing) Dip in Spl; (Ortho), B.N.Sc (B) Dip in Nursing နည်းပြ လူကြီးကျန်းမာရေးသူနာပြုစုပူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)	လက်ထောက်ကထိက ပြည်သူ့ကျန်းမာရေး သူနာပြုစုပူပညာဌာန သူနာပြုတက္ကသိုလ် (ရန်ကုန်)
၄၇။	၁၄၈၀၅	ဒေါ်အိအိရွှေ B.N.Sc (B), Dip in Nursing နည်းပြ ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပုသိမ်)
၄၈။	၁၇၁၄၈	ဒေါ်သိင်္ဂီလွင် B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (ပဲခူး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (တောင်ငူ)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၄၉။	၁၃၁၃၇	ဒေါ်အေးအေးခိုင် B.N.Sc (B), Dip in Spl; (ICU), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (ရန်ကုန်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ဟင်္သာတ)
၅၀။	၂၁၆၇၂	ဒေါ်ပြည့်ဖြိုးမွန် B.N.Sc (B), Dip in Nursing နည်းပြ (ရုံးအုပ်ရာထူးသုံးစွဲခန့်) သူနာပြုသင်တန်းကျောင်း (မြောက်ဥက္ကလာပ) (ကလရတွဲဖက်တာဝန်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)
၅၁။	၂၃၉၃၅	ဒေါ်နန်းခိုင်ထက် M.N.Sc (Mental Health Nursing) B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (မန္တလေး) [ကျောက်ဖြူ (ပြု/ဖွား) တွဲဖက်တာဝန်]	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (စစ်တွေ)
၅၂။	၂၁၀၈၄	ဒေါ်စံပယ်ဦး B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (ပဲခူး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ပြည်)
၅၃။	၁၈၁၅၇	ဒေါ်အေးသိမ့်သိမ့်အောင် B.N.Sc (B), Dip in Nursing နည်းပြ စိတ်ကျန်းမာရေးသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (တောင်ငူ)
၅၄။	၁၇၀၅၇	ဒေါ်သီတာဝင်း B.N.Sc (G) နည်းပြ ပြည်သူ့ကျန်းမာရေးသူနာပြုစုမူပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	နည်းပြအရာရှိ သူနာပြုသင်တန်းကျောင်း (ရွှေဘို)
၅၅။	၁၈၄၃၆	ဒေါ်ခင်နီနီဝင်း B.N.Sc (G), Dip in Spl; (ICU) နည်းပြ သူနာပြုသင်တန်းကျောင်း (ရွှေဘို)	နည်းပြအရာရှိ သူနာပြုသင်တန်းကျောင်း (ရွှေဘို)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၅၆။	၂၀၀၂၅	ဒေါ်သန်းသီဟာသွေး B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (နေပြည်တော်)
၅၇။	၂၁၀၉၉	ဒေါ်နင်းရွှေရည်ဝင်း B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (နေပြည်တော်)
၅၈။	၃၁၉၄၉	ဒေါ်ဟေမာန်ဦး B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (မိတ္ထီလာ)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ကလေး)
၅၉။	၁၇၀၁၈	ဒေါ်ဝင်းသန္တာလွင် B.N.Sc (G) နည်းပြ သားဖွားသင်တန်းကျောင်း (ပဲခူး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (စစ်တွေ)
၆၀။	၂၀၁၈၆	ဒေါ်မြင့်မြင့်မော် B.N.Sc (B), Dip in Nursing နည်းပြ မိခင်နှင့် ကလေးကျန်းမာရေးသူနာပြုစုမှ ပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ဖလမ်း)
၆၁။	၂၆၃၆၅	ဒေါ်ကျော့ဝေဝေ B.N.Sc (G) နည်းပြ ပြည်သူ့ကျန်းမာရေးသူနာပြုစုမှပညာဌာန သူနာပြုတက္ကသိုလ် (မန္တလေး)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (လွိုင်ကော်)
၆၂။	၂၀၈၃၇	ဒေါ်အိမွန်ညို B.N.Sc (G) နည်းပြ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)	နည်းပြအရာရှိ သူနာပြုသင်တန်းကျောင်း (မြောင်းမြ)
၆၃။	၁၄၇၂၇	ဦးကိုကိုနိုင် B.N.Sc (B), Dip in Spl; (Ortho), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)	ကျောင်းအုပ် သူနာပြုသင်တန်းကျောင်း (ဖလမ်း)

စဉ်	သနဿ (လ)	အမည်၊ ပညာ၊ ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း	တိုးမြှင့်၊ ပြောင်းရွှေ့ခန့်ထားသည့်ရာထူး၊ ဌာန၊ တက္ကသိုလ်၊ သင်တန်းကျောင်း
၆၄။	၂၂၃၀၄	ဒေါ်ခင်သန်းဝေ B.N.Sc (B), Dip in Nursing နည်းပြ သူနာပြုသင်တန်းကျောင်း (လားရှိုး)	ကျောင်းအုပ် သားဖွားသင်တန်းကျောင်း (ဟားခါး)

မှတ်ချက်။ ရာထူးတိုးမြှင့်ပြောင်းရွှေ့ခန့်ထားခြင်းခံရသည့် လက်ထောက်ကထိက/ကျောင်းအုပ်/နည်းပြ အရာရှိများသည် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအကြီးအကဲထံ တွေ့ဆုံသတင်းပို့ရန်နှင့် တိုးမြှင့်ပြောင်းရွှေ့တာဝန်ချထားသည့် အမိန့်စာထွက်ပြီး သတ်မှတ်ရက်အတွင်း (သတ်မှတ်ရက် အတွင်း) အလုပ်တာဝန်များ စနစ်တကျလွှဲပြောင်းလက်ခံစေရန်ဖြစ်သည်။

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

အမှတ် ၁၆၇။ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ သဘောတူဆုံးဖြတ်ချက်အရ အောက်ဖော်ပြပါ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အား အမည်နှင့် ယှဉ်တွဲပါ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သို့ အလုပ်စတင်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည်-

ဆမ	အမည်၊ ရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန
၁၉၁၃၁	ဒေါက်တာ သဏ္ဍာသိုက် M.B.B.S,M.P.H, Master in Health Care Administration ဒုတိယညွှန်ကြားရေးမှူး (ဆေးဝါးစစ်ဆေးရေး/ဆေးဝါး ထုတ်လုပ်ရေး) ဆေးဝါးဌာနခွဲ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်	ညွှန်ကြားရေးမှူး (စီမံကိန်း/စစ်ဆေးရေး) စီမံကိန်း/စစ်ဆေးရေးဌာနခွဲ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်

မှတ်ချက်။ ရာထူးတိုးမြှင့်ခြင်းခံရသည့် ညွှန်ကြားရေးမှူးသည် အမိန့်ကြော်ငြာစာထွက်ပြီး (၂၁)ရက်အတွင်း အလုပ်တာဝန်များလွှဲပြောင်း/လက်ခံပြီး ပြောင်းရွှေ့စေရန်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ သွားရောက်တွေ့ဆုံရန်ဖြစ်သည်။

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

အမှတ် ၁၆၈။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂) ၏ သဘောတူဆုံးဖြတ်ချက်အရ ပြည်ထောင်စု

ရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးပို့ထားသော အောက်ဖော်ပြပါ ဆရာဝန် (သစ်လွင်) (၄) ဦးတို့အား အလုပ် တာဝန်များ စတင်ထမ်းဆောင်သည့်နေ့မှစ၍ အမည်နှင့် ယှဉ်တွဲဖော်ပြပါအတိုင်း ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) များအဖြစ် အစမ်းခန့်ထားလိုက်သည်-

စဉ်	ဆမ	အမည်၊ အဘအမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်	ခန့်ထားသည့် ရာထူး၊ ဌာန
၁။	၄၂၂၂၁	ဒေါက်တာ အောင်ငြိမ်းချမ်း ဦးအောင်သူ ၇/ပခန (နိုင်) ၂၆၃၁၃၅	ဦးစီးအရာရှိ (အစားအသောက်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်)
၂။	၄၁၁၃၈	ဒေါက်တာ ဖြိုးထက် ဦးအောင်မြင့် ၁၂/မဂဒ (နိုင်)၁၃၁၃၃၃	ဦးစီးအရာရှိ (အစားအသောက်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်
၃။	၄၂၀၂၆	ဒေါက်တာ အောင်ခိုင်ဦး ဦးထွန်းဦး ၉/ပဘန (နိုင်) ၁၉၉၃၉၇	ဦးစီးအရာရှိ (အစားအသောက်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်
၄။	၃၃၇၃၈	ဒေါက်တာ ဝင်းမွန်သန့် ဦးသန့်လွင်ဦး ၁၂/ပဇတ (နိုင်) ၀၃၂၈၁၆	ဦးစီးအရာရှိ (အလှကုန်) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ နေပြည်တော်

မှတ်ချက်။ ရာထူးခန့်ထားခြင်းခံရသည့် ဦးစီးအရာရှိများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ လာရောက်တွေ့ဆုံရန်ဖြစ်သည်။

ဒေါက်တာ သက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဆောက်လုပ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၀၀၃/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်)

မြေလွှဲပြောင်းပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ၁၉၅၁ ခုနှစ်၊ နိုင်ငံတော်ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့ အက်ဥပဒေ ပုဒ်မ-၂၇ (၁) (ခ-၁) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကို သုံးစွဲလျက် ရန်ကုန်တိုင်းဒေသကြီး၊

ရွှေပြည်သာမြို့နယ်၊မြေတိုင်းရပ်ကွက်အမှတ် (၄၉)၊မြေကွက်အမှတ် (၁၃ မှ ၂၁ ထိ)၊မြေဧရိယာ (၂၅.၀၀)ဧကရှိ အစိုးရမြေနေရာအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန အသုံးပြုရန်အတွက် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသို့ အောက်ပါစည်းကမ်းချက်များဖြင့် လွှဲပြောင်းပေးလိုက်သည်-

- (က) ဖော်ပြပါ မြေကို အများပြည်သူအကျိုးငှာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန အတွက်သာ အသုံးပြုရန်နှင့် အခြားနည်းဖြင့် အသုံးမပြုရ။
- (ခ) မြေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသုံးပြုရန် မလိုအပ်သည့်အခါ ထိုမြေကို ဤဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံရန်နှင့် အစိုးရမှ ပြန်လည်သိမ်းယူမည်။
- (ဂ) မြေကို အသုံးပြုရာတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဤဝန်ကြီးဌာနတို့ အယူအဆသဘောထား ကွဲလွဲမှုရှိသည့်အခါ ယင်းကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အဆုံးအဖြတ်ခံယူရမည်။

၂။ လွှဲပြောင်းပေးသည့် မြေ၏ အကြောင်းအရာ ဖော်ပြချက်

တိုင်းဒေသကြီး	မြို့နယ်	မြေတိုင်းရပ်ကွက် အမှတ်	မြေကွက် အမှတ်	ခန့်မှန်း မြေဧရိယာ		မှတ်ချက်
				ဧက	ဒသမ	
ရန်ကုန်တိုင်း ဒေသကြီး	ရွှေပြည်သာ	၄၉	၁၃ မှ ၂၁ ထိ	၂၅	၀၀	
စုစုပေါင်း				၂၅	၀၀	

၃။ နယ်နိမိတ်အလားအလာဖော်ပြချက်

- အရှေ့လားသော် - လမ်း
- အနောက်လားသော် - လှော်ကားလမ်း
- တောင်လားသော် - သိမ်ချောင်းချောင်း
- မြောက်လားသော် - လှော်ကားလမ်း

၄။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊စီမံခန့်ခွဲရေးကော်မတီ၏ ၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၀) အရ ရွှေပြည်သာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၉)၊မြေကွက်အမှတ် (၁၃ မှ ၂၁ ထိ)၊မြေဧရိယာ (၂၅.၀၀) ဧကရှိအစိုးရမြေနေရာအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန အသုံးပြုရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ အမိန့်ကြော်ငြာစာ (ပြန်တမ်း) ဖြင့် လွှဲပြောင်းပေးပါသည်။

ရွှေလေး
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရာထူးဝန်အဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) မှ သဘောတူခွင့်ပြုခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၂) ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အမည်ပြောင်းလဲခြင်းနှင့် ဖွဲ့စည်းပုံပြင်ဆင်ခြင်းအရ သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနကြီးရှိ ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ ရာထူး၊ ဌာနများအလိုက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်သွတ်သွင်း တာဝန်ထမ်းဆောင်စေလိုက်သည်-

စဉ်	အမည်၊ လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	သွတ်သွင်းခန့်ထားသည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁။	ဒေါ်မိုးမိုးမာ ဌာနကြီးမှူး (သုတေသနနှင့် ဖွံ့ဖြိုးမှု) (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန	ဌာနကြီးမှူး (သုတေသနနှင့် ဖွံ့ဖြိုးမှု) (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနကြီး
၂။	ဒေါ်နန်းအေးဝင်း ဌာနမှူး သုတေသနနှင့် ဖွံ့ဖြိုးမှု (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန	ဌာနမှူး သုတေသနနှင့် ဖွံ့ဖြိုးမှု (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာနကြီး
၃။	ဒေါ်နန်းယုဆွေ ဌာနခွဲမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) နိုင်ငံတကာဆက်ဆံရေးဌာန	ဌာနခွဲမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) နိုင်ငံတကာဆက်ဆံရေးဌာန
၄။	ဦးနောင်နောင်အောင် မန်နေဂျာ (စနစ်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် သင်ကြား/သင်ယူမှုဌာန	ဌာနခွဲမှူး (နည်းပညာ) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ICT
၅။	ဒေါ်လှမြတ်သူဇာ သုတေသနမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန	သုတေသနမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန

စဉ်	အမည်၊ လက်ရှိရာထူး၊ လစာနှုန်း၊ ဌာန	သွတ်သွင်းခန့်ထားသည့်ရာထူး၊ လစာနှုန်း၊ ဌာန
၆။	ဒေါ်လှမွန် သုတေသနအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန	သုတေသနအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန
၇။	ဒေါ်ညွန့်ညွန့်မော် လက်ထောက်မန်နေဂျာ (စနစ်) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် သင်ကြား/သင်ယူမှုဌာန	လက်ထောက်မန်နေဂျာ (စနစ်) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ICT
၈။	ဒေါ်သင်းသင်းခိုင် ဌာနစုမှူး (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) နိုင်ငံတကာဆက်ဆံရေးဌာန	ဌာနစုမှူး (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) နိုင်ငံတကာဆက်ဆံရေးဌာန
၉။	ဒေါ်ညိုညိုဝင်း ဌာနစုမှူး (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ကျောင်းဆောင်ရေးရာဌာနစု	ဌာနစုမှူး (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) နိုင်ငံတကာဆက်ဆံရေးဌာန
၁၀။	ဦးကျော်ထင် သုတေသနအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန	သုတေသနအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန
၁၁။	ဒေါ်နန္ဒာအောင် လက်ထောက်မန်နေဂျာ (စနစ်) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာနှင့် သင်ကြား/သင်ယူမှုဌာန	လက်ထောက်မန်နေဂျာ (စနစ်) (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ICT

အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၂)

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ၏ သဘောတူခွင့်ပြုခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၂) ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဖွဲ့စည်းပုံပြင်ဆင်တိုးချဲ့ဖွဲ့စည်းမှု

အရ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား ဥက္ကဋ္ဌရုံးအဖွဲ့ရှိ ယှဉ်တွဲပါ ရာထူး၊ ဌာနများအလိုက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်သွတ်သွင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေလိုက်သည်-

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁။	ဦးမြင့်ဆွေ ဒုတိယအမြဲတမ်းအတွင်းဝန်/ ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)	ဒုတိယအမြဲတမ်းအတွင်းဝန်/ ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)
၂။	ဒေါ်အေးအေးသွင် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) e-Government ဌာနခွဲ
၃။	ဒေါ်ချိုမာမြင့် လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀)	လက်ထောက်အတွင်းဝန် (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၄။	ဒေါ်စန်းယုမော် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) e-Government ဌာနခွဲ	လက်ထောက်အတွင်းဝန် (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်း စာရင်းအင်းဌာနခွဲ
၅။	ဒေါ်မေလဲ့ဝင်း ပါမောက္ခ (အင်္ဂလိပ်ဘာသာပညာဌာန) (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)	လက်ထောက်အတွင်းဝန် (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၆။	ဒေါ်ခင်မျိုးမြတ်ဦး ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	လက်ထောက်အတွင်းဝန် (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေးဌာနခွဲ
၇။	ဒေါ်ခင်သီတာအေး ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန၊ ဌာနထု ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေးဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၈။	ဒေါက်တာ နေဇာအောင် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၉။	ဒေါ်သီသီအောင် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေး ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) လူ့အရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သုတေသနဌာနစု အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၁၀။	ဒေါ်သင်းသီရိသွယ် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) နိုင်ငံတကာအဖွဲ့အစည်းဌာနစု ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေးဌာနခွဲ
၁၁။	ဒေါ်လှလှဝင်း ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဌာနတွင်းစီမံရေးရာနှင့် စာရင်းစစ်ဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေး၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံနှင့် ထောက်ပံ့ဌာနစု အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၁၂။	ဦးဟန်မင်းထွန်း တွဲဖက်ပါမောက္ခ (အင်္ဂလိပ်ဘာသာပညာဌာန) (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဌာနတွင်းဘဏ္ဍာရေးဌာနစု ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်း စာရင်းအင်းဌာနခွဲ
၁၃။	ဦးရဲထက်လွင် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) e-Government ဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) e-Government ဌာနခွဲ
၁၄။	ဒေါ်နော်ကြူကြူခိုင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဦးစီးရုံး	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဦးစီးရုံး

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁၅။	ဒေါ်ဖြူဖြူထူး လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံကိန်းစာရင်းအင်းဌာနစိတ် ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ
၁၆။	ဦးဇင်ဗိုလ် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ
၁၇။	ဒေါ်မြင့်မြင့်ခိုင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေး၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဌာနတွင်းဘဏ္ဍာရေးဌာနစိတ် ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ
၁၈။	ဒေါ်စန်းစန်းကြည် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဥပဒေ၊ မူဝါဒဌာနစိတ် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၁၉။	ဒေါ်မိမိထွန်း လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) e-Government ဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) Administration, Legal and Standard ဌာနစိတ် e-Government ဌာနခွဲ
၂၀။	ဦးမင်းနွယ် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ထောက်ပံ့ဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၂၁။	ဦးထိန်လင်းအောင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဌာနတွင်းစီမံရေးရာနှင့် စာရင်းစစ်ဌာနမှတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေး၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနမှတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ
၂၂။	ဒေါ်အိမေဟန် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) e-Government ဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) Project Management and System Operation နှင့် Infrastructure and Security ဌာနစု e-Government ဌာနခွဲ
၂၃။	ဒေါ်နှင်းလဲ့ရီ လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးဌာန ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေးဌာနခွဲ
၂၄။	ဒေါ်မိုးမိုးဆန်း လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ပြောင်းရွှေ့ရေးဌာနမှတ် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၂၅။	ဒေါ်ဆောင်းနှင်းဖြူ လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) နိုင်ငံတကာအဖွဲ့အစည်းဌာနမှတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေးဌာနခွဲ
၂၆။	ဒေါ်ယမင်းရွှေစင်စိုး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) e-Government ဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) Administration, Legal and Standard ဌာနမှတ် e-Government ဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၂၇။	ဒေါ်နုနုငယ် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဥပဒေ၊ မူဝါဒဌာနစိတ် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၂၈။	ဒေါ်ကြူကြူအေး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး
၂၉။	ဒေါ်ချောချောကေသွယ်ကြိုင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံကိန်းစာရင်းအင်းဌာနစိတ် ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ
၃၀။	ဒေါ်ရင်ရင်လှ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ပြည်ထောင်စုဝန်ကြီးဌာန၊ ဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေးဌာနခွဲ
၃၁။	ဒေါ်အေးအေးဖြူ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) နိုင်ငံတကာအဖွဲ့အစည်းဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေးဌာနခွဲ
၃၂။	ဒေါ်အေးမြမိုး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေး၊ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဌာနတွင်းဘဏ္ဍာရေးဌာနစိတ် ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၃၃။	ဒေါ်ခင်သီတာဦး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ
၃၄။	ဒေါ်မြင့်မြင့်မာ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဌာနတွင်းစီမံရေးရာနှင့် စာရင်းစစ်ဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်း ပြန်ကြားရေး၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ထောက်ပံ့ဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ
၃၅။	ဒေါ်ဝါဝါမိုး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဌာနတွင်းစီမံရေးရာနှင့် စာရင်းစစ်ဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး၊ သတင်းပြန်ကြားရေး ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၃၆။	ဒေါ်ရီရီဝင်း ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး
၃၇။	ဒေါ်တင်တင်နွယ် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး၊ ဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံကိန်းစာရင်းအင်းဌာနစိတ် ဌာနတွင်းစာရင်းစစ်၊ ဘဏ္ဍာရေးနှင့် စီမံကိန်းစာရင်းအင်းဌာနခွဲ
၃၈။	ဒေါ်ကေသွယ်လတ် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဗဟိုအဖွဲ့အစည်းဌာနစိတ် ပြည်တွင်း/ပြည်ပဆက်ဆံရေး သတင်းပြန်ကြားရေးဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၃၉။	ဒေါ်ပြည့်ပြည့်ဖြိုး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ပြောင်းရွှေ့ရေးဌာနစိတ် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေးဌာနခွဲ
၄၀။	ဒေါ်ခိုင်ပွင့်ဖြူ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး
၄၁။	ဒေါ်ဖူးဝေဝေစံ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဦးစီးရုံး	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၄၂။	ဒေါ်စောယုနွယ် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဘဏ္ဍာရေးဌာနစိတ်၊ ပြည်တွင်း/ပြည်ပ ဆက်ဆံရေး၊ သတင်းပြန်ကြားရေး ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနဌာနစိတ် အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ်စီမံခန့်ခွဲမှု ဌာနခွဲ
၄၃။	ဒေါ်ခင်မာလွင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) e-Government ဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) Project Management and System Operation ဌာနစိတ် e-Government ဌာနခွဲ
၄၄။	ဒေါ်မေမြတ်ဖြူ ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) e-Government ဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) Infrastructure and Security ဌာနစိတ် e-Government ဌာနခွဲ

အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၂၂)

၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) မှ သဘောတူခွင့်ပြုခဲ့ပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၂) ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန ပြင်ဆင်

ဖွဲ့စည်းခြင်းအရ အောက်ဖော်ပြပါ အရာထမ်းများအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ လစာနှုန်းတူ ရာထူး၊ ဌာနခွဲများတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်သွတ်သွင်း တာဝန်ထမ်းဆောင် စေလိုက်သည်-

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁။	ဒေါ်ချိုချိုဖြိုး ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန	ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ဝန်ထမ်းရေးရာဦးစီးဌာန
၂။	ဦးမြင့်အောင် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၃။	ဦးလှအောင်ကြည် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ
၄။	ဒေါ်စန္ဒာထွန်း ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၅။	ဦးလင်းကျော်စွာကြူ ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ
၆။	ဒေါ်မိုးမိုး ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၇။	ဒေါ်ချောစုအောင် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၈။	ဒေါ်ဇင်မိုးသူ ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၉။	ဦးမောင်ခြံမုံ ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၁၀။	ဦးခင်မောင်ဇော် ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၁၁။	ဒေါ်သိမ့်သိမ့်ကျော် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ
၁၂။	ဒေါ်စုသဲခိုင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ
၁၃။	ဒေါ်တင်အေးမြင့် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၁၄။	ဒေါ်စန္ဒာမော် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၁၅။	ဒေါ်ရွှေကြည်ဇင်ဟိန်း လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁၆။	ဒေါ်ချယ်ရီ လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၁၇။	ဒေါ်ကြူကြူလှိုင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၁၈။	ဒေါ်ဌေးဌေးခိုင် လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၁၉။	ဒေါ်ဥမ္မာလွင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၂၀။	ဒေါ်ဇင်မာသစ် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၂၁။	ဒေါ်သိန်းသိန်းဆင့် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသန၊ လေ့ကျင့်ရေးနှင့် မှတ်တမ်းဌာနခွဲ
၂၂။	ဒေါ်ရီရီချို ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံခန့်ခွဲရေးဌာနခွဲ
၂၃။	ဒေါ်ခင်သူဇာဝင်း ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဌာနခွဲ

ဌာနကို ပြင်ဆင်ဖွဲ့စည်းမှုအရ အောက်ဖော်ပြပါ အရာထမ်းများအား ၎င်းတို့နှင့် ယှဉ်တွဲဖော်ပြပါ သက်ဆိုင်ရာ ရာထူး၊ ဌာနများအလိုက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည်သွတ်သွင်း တာဝန် ထမ်းဆောင်စေလိုက်သည်-

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁။	ဦးလှအောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်	ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်
၂။	ဒေါ်စိုးစိုးဦး ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) လေ့ကျင့်/ပြောင်းရွှေ့/အာဆီယံ	ဒုတိယညွှန်ကြားရေးမှူးချုပ် (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) လေ့ကျင့်/အာဆီယံလူ့စွမ်းအားဗဟိုဌာန
၃။	ဒေါ်စုစုအေး ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ
၄။	ဒေါ်နန်းဖြူဖြူပွင့် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ
၅။	ဒေါ်တင်တင်ဝင်း ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ
၆။	ဒေါ်သိင်္ဂီညွန့် ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စိတ်စစ်ဆေးရေးဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) စိတ်စစ်ဆေးရေးဌာနခွဲ
၇။	ဦးအောင်စိုးမိုး ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ	ညွှန်ကြားရေးမှူး (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ
၈။	ဦးဇော်ဝင်းနိုင် ဒုတိယညွှန်ကြားရေးမှူး (စီမံ) (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ	ဒုတိယညွှန်ကြားရေးမှူး (စီမံ) (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၁၈။	ဦးကြည်လွင် လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (စီမံ) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စီမံ/ဘဏ္ဍာဌာနခွဲ
၁၉။	ဒေါ်ကြည်ပြာမြင့်အောင် လက်ထောက်ညွှန်ကြားရေးမှူး (အာဆီယံ) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (အာဆီယံ) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ
၂၀။	ဒေါ်ဇင်မိုးသူ လက်ထောက်ညွှန်ကြားရေးမှူး (သင်ကြားရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (သင်ကြားရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ
၂၁။	ဒေါ်မေခွန်ကျော် လက်ထောက်ညွှန်ကြားရေးမှူး (စိတ်/သုတေသန) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စိတ်စစ်ဆေးရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (စိတ်/သုတေသန) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) စိတ်စစ်ဆေးရေးဌာနခွဲ
၂၂။	ဦးဇာနည်အောင် လက်ထောက်ညွှန်ကြားရေးမှူး (သုတေသန) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (သုတေသန) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) အာဆီယံလူ့စွမ်းအားဗဟိုဌာနခွဲ
၂၃။	ဒေါ်အေးသန္တာ လက်ထောက်ညွှန်ကြားရေးမှူး (ရွေးချယ်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (ရွေးချယ်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ
၂၄။	ဦးမျိုးမင်းဦး လက်ထောက်ညွှန်ကြားရေးမှူး (တိုးမြှင့်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (တိုးမြှင့်) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ
၂၅။	ဦးနေစိုးထက် လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ရွေးချယ်/စစ်ဆေး/တိုးမြှင့်ဌာနခွဲ
၂၆။	ဒေါ်မိမိလွင် လက်ထောက်ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ	လက်ထောက်ညွှန်ကြားရေးမှူး (လေ့ကျင့်ရေး) (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) လေ့ကျင့်သင်ကြားရေးဌာနခွဲ

စဉ်	အမည်၊ မူလရာထူး၊ လစာနှုန်း၊ ဌာန	တာဝန်ထမ်းဆောင်ရမည့်ရာထူး၊ လစာနှုန်း၊ ဌာန
၃၆။	ဒေါ်ချိုမာထွေး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်
၃၇။	ဒေါ်မြင့်မြင့်အုန်း ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) လေ့ကျင့်ရေးဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) လေ့ကျင့်ရေးဌာနစိတ်
၃၈။	ဒေါ်ဆွေဇင်အောင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်
၃၉။	ဒေါ်မြတ်ဆုလင်း ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံ (ရုံး) ဌာနစိတ်
၄၀။	ဒေါ်ကလျာလှိုင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဘတ်ဂျက်ဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ဘတ်ဂျက်ဌာနစိတ်
၄၁။	ဒေါ်ဝင်းမင်းအေး ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စိတ်စစ်ဆေးရေးဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စိတ်စစ်ဆေးရေးဌာနစိတ်
၄၂။	ဦးဖေမျိုးသက် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သုတေသနဌာနစိတ်
၄၃။	ဒေါ်ဝါဝါအောင် ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံထောက်ပံ့ဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) စီမံထောက်ပံ့ဌာနစိတ်
၄၄။	ဒေါ်သိန်းသိန်းနု ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သင်ကြားရေးဌာနစိတ်	ဦးစီးအရာရှိ (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သင်ကြားရေးဌာနစိတ်

စဉ်

အမည်၊ မူလရာထူး၊
လစာနှုန်း၊ ဌာနတာဝန်ထမ်းဆောင်ရမည့်ရာထူး၊
လစာနှုန်း၊ ဌာန

၄၅။

ဒေါ်တင်တင်လှ
ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
စစ်ဆေးရေးဌာနမှူးဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
စစ်ဆေးရေးဌာနမှူး

၄၆။

ဦးသစ်လွင်
ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနဌာနမှူးဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနဌာနမှူး

၄၇။

ဒေါ်မြသက်မွန်
ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနနှင့် ကွန်ပျူတာဌာနမှူးဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနနှင့် ကွန်ပျူတာဌာနမှူး

၄၈။

ဒေါ်ဖြူဖြူနွဲ့
ဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနဌာနမှူးဦးစီးအရာရှိ
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
သုတေသနဌာနမှူး

အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၁၆/၂၀၂၂) အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့မှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ဦးမြင့်ဆွေ အား ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့တွင် လစ်လပ်လျက် ရှိသော ညွှန်ကြားရေးမှူးချုပ်၊ လစာနှုန်း (၅၅၀,၀၀၀/-) ရာထူးတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ အစမ်းခန့်ထားလိုက်သည်။

သန်းဆွေ

ဥက္ကဋ္ဌ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ရုံးအမိန့်အမှတ် (၃၈/၂၀၂၂)

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးကုန်တင်ကုန်ချကော်မတီရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော စာရင်းကိုင်-၂/ ဒုတိယဦးစီးမှူး၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀)

(၂) ဦးတို့အား ဌာနတွင်း လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ အလုပ်စတင်ဝင်ရောက်သည့်နေ့မှစ၍ အောက်ပါအတိုင်း တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိရာထူး	တိုးမြှင့်ခန့်ထားသည့် ရာထူး
(၁)	ဒေါ်အေးအေးမော်	စာရင်းကိုင် (၂)	ဦးစီးအရာရှိ
(၂)	ဒေါ်ဥမ္မာငြိမ်း	ဒုတိယဦးစီးမှူး	ဦးစီးအရာရှိ

စိုးသိန်း
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၂)
၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက်
(၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အောက်ဖော်ပြပါ ဦးစီးမှူး (၁၅) ဦးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့မှစ၍ ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	လက်ရှိဌာန
(က)	ဒေါ်လှမြသိန်း	စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန သတင်းနှင့် လုံခြုံရေးဌာနခွဲ (ရန်ကုန်ဘဏ်ခွဲ)
(ခ)	ဒေါ်စောမာလာနှင့်	စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန
(ဂ)	ဒေါ်အေးအေးမြင့်	စာရင်းဌာန
(ဃ)	ဒေါ်ခင်ခင်ခိုင်	စာရင်းဌာန
(င)	ဒေါ်ခင်မာဖြူ	နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန
(စ)	ဒေါ်စိုးစိုးသွယ်	နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန
(ဆ)	ဦးခင်ဇော်သန့်	ငွေကြေးစီမံခန့်ခွဲမှုဌာန၊ ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန (မန္တလေးဘဏ်ခွဲ)
(ဇ)	ဒေါ်ညွန့်ညွန့်လွင်	ဘဏ်တွင်းစာရင်းစစ်ဌာန
(ဈ)	ဒေါ်ညိုညိုစန်း	စာရင်းဌာန
(ည)	ဒေါ်စန်းစန်းတင့်	ဥက္ကဋ္ဌရုံး၊ ဒါရိုက်တာအဖွဲ့အတွင်းရေးမှူးရုံး
(ဋ)	ဦးအောင်ဆွေ	ငွေကြေးစီမံခန့်ခွဲမှုဌာန၊ ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန (မန္တလေးဘဏ်ခွဲ)
(ဌ)	ဒေါ်မာလာမော်	စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန
(ဍ)	ဒေါ်မဇ္ဈဝင်း	ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန
(ဎ)	ဒေါ်ကျော်စံပယ်	ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်း ဌာန၊ ငွေကြေးမူဝါဒ၊ သုတေသနနှင့် စာရင်းအင်းဌာန
(ဏ)	ဒေါ်လွင်လွင်ထွေး	ငွေကြေးမူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်းဥပဒေစည်းမျဉ်း ဌာန၊ ငွေကြေးမူဝါဒ၊ သုတေသနနှင့် စာရင်းအင်းဌာန

၂။ ၎င်းတို့သည် မည်သည့်ဌာနတွင် တာဝန်ထမ်းဆောင်ရမည်ကို ဆက်လက်ထုတ်ပြန်ပါမည်။

သန်းညိန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြန်တမ်း

ပြန်တမ်း

ရန်ကုန်မြို့။

၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)

(၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်)

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

အမှတ် ၁၀၅/၂၀၂၂။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စီမံရေးနှင့် တာဝန်ဌာန၊ စီမံရေးဌာနခွဲ၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါ စာအမှတ်၊ ၅/၁၀/ ဦး ၆ ပါ ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့ သဘာပတိ၏ သဘောတူခွင့်ပြုချက်အရ အောက်ဖော်ပြပါ အရာခံဗိုလ်များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှအစပြု၍ တပ်မတော် (ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်။

(၁) ဝင်းကြိုင် ကြည်း ၇၈၅၉

(၂) ဝင်းနိုင်ငံခြမ်း ကြည်း ၇၈၅၃၀

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်

စစ်ရာထူးခန့်ချ

စစ်ရာထူးခန့်ချုပ်ရုံ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်

(၂၀ ၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ နဘူးနှစ်ခြားကျေးရွာအုပ်စု၊ ကွင်းအမှတ်
အမည်-၃၄-ခ/ တနိုင်စာတောင်ကင်း၊ ဦးပိုင်အမှတ်(၇၈^a၊ ၇၈^b၊ ၇၉၊ ၈၀၊ ၈၁၊ ၈။ ၈၂၊ ၉၇၊ ၉၈၊ ၉၉)

၉၉၊ ၁၀၀၊ ၁၀၁၊ ၁၀၂၊ ၂၆) တို့ရှိ မြေဧရိယာ ၁၀.၉၄ ဧက အား အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများနည်းဥပဒေ ၅၀ နှင့်အညီ အခွန်လွတ်သာသနာ့မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့၊ ဟိုခိုရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့် အမည် - (၇/ဟိုခို)၊ ဦးပိုင်အမှတ် (၁၆၊ ၁၇) ရှိ မြေဧရိယာ ၃.၉၈၁ ဧက အား ဇေယျသိဒ္ဓိဟိုခိုဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ် သာသနာ့မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန်ကျေးရွာအုပ်စု၊ ကွင်း/ အကွက်အမှတ်နှင့် အမည် - (ကွင်းပြင်ပ)၊ ဦးပိုင်အမှတ် (-) ရှိ မြေဧရိယာ ၃.၁၀ ဧက အား ဓမ္မရတနာဆောင်ခုံး ကျောင်းတိုက် မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၅၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း

ညွှန်ကြားရေးမှူးချုပ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

အမှတ် ၇၅။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၂) ၌ သဘောတူညီချက်အရ ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ (ဌာနမှူး) (အငြိမ်းစား) ဒေါ်ခင်ခင်လေး အား ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနတွင် အချိန်ပိုင်းပါမောက္ခအဖြစ် တစ်ရက် လာရောက် သင်ကြားလျှင် ချီးမြှင့်ငွေ (၁၀,၀၀၀/-) နှုန်း [တစ်ရက်လျှင် အနည်းဆုံး (၂) ချိန် သင်ကြားရန်နှင့် ဘာသာရပ် တစ်ခုဖြစ်စေ၊ ဘာသာရပ်တစ်ခုထက်ပို၍ဖြစ်စေ တာဝန်ထမ်းဆောင်လျှင် (၁) လတွင် စုစုပေါင်း (၂၀) ရက်ထက် မပိုသောနှုန်း] ဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အချိန်ပိုင်းပါမောက္ခအဖြစ် ပထမအကြိမ် (၁) နှစ် ခန့်ထားလိုက်သည်။

ဒေါက်တာ ဝင်းထွန်း

ညွှန်ကြားရေးမှူးချုပ်

အဆင့်မြင့်ပညာဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့	{ ၁၃၈၄ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် (၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်) }	သောကြာနေ့
ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။		

အပိုင်း ၄

CTMCC – HTE (MYANMAR) LIMITED

Notice of Special Resolution

NOTICE FOR MEMBERS' VOLUNTARY WINDING-UP

PURSUANT TO MYANMAR COMPANY LAW AND MYANMAR INSOLVENCY LAW

At the extraordinary General Meeting of the shareholders and directors of the company held on (10-8-2022), the following special resolution were passed.

Resolved-

1. That the Company, be and is hereby decided to be wound-up voluntarily by the members.
2. That DAW KHIN OO HAN (PA Registration No. 1027) be and is hereby appointed Liquidator of the CTMCC – HTE (MYANMAR) LIMITED for the purpose of winding-up and also authorized and be granted power to such extent and for suitable period necessary for the members voluntary winding-up. And claim notice is also hereby issued by liquidator.
3. Claim notice is also hereby issued by Liquidator, I the under signed liquidator of the above named company, have fixed the date for the claims at (12-9-2022). The creditors of the above named company are requested to submit their claims together with solid documentary evidence to support such claims in their possession at the address given below before (12-9-2022) and the claims after (12-9-2022) will not be considered for the benefit as creditors.

Mr. LIU XINGUO

Director

CTMCC – HTE (MYANMAR) LIMITED

Daw Khin Oo Han

B.Act, CPA

Liquidator

PMK Electric Myanmar Company Limited

Notice Under Section 208 (E) Myanmar Companies Act

(Members Voluntary Winding-up)

Invitation to Final Meeting

A final meeting of PMK Electric Myanmar Company Limited will be help on (12-9-2022)
No. (22-A), Kabar Aye Pagoda Road, Bahan Township, Yangon Region, Myanmar-

- Liquidator’s report and return will be presented at the meeting.
- All members are invited to attend.

U Zin Wai
B.Com, CPA
Liquidator

Hongbo Telecommunication (Myanmar) Company Limited

ကုမ္ပဏီ ဖျက်သိမ်းကြောင်း ကြေညာချက်

အစုရှယ်ယာရှင်များ၏ဆန္ဒအလျောက် ဖျက်သိမ်းခြင်း

၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်တွင် ကျင်းပပြုလုပ်သော အစုရှယ်ယာရှင် အစည်းအဝေး ဆုံးဖြတ်ချက် အရ Hongbo Telecommunication (Myanmar) Company Limited အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ ကုမ္ပဏီပိုင်ရှယ်ယာရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးဆန်းထွန်း (B.A, CPA, F.B.S.A) (Certified Public Accountant) လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ထက် နောက်မကျစေဘဲ အောက်ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများကို ပြုလုပ်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

Mr.JIAO YANG GUO

Director

HONGBO TELECOMMUNICATION (MYANMAR) CO., LTD

U SUN TUN

B.A, CPA, F.B.S.A

Certified Public Accountant

In the Matter of
IPE Global Limited
(Myanmar Branch Office)

We, Daw Cho Cho Myint and Daw Thazin Su Wei, hereby give notice that we have been appointed as Liquidators of **IPE Global Limited (Myanmar Branch Office)** by the Board of Directors by the Board's Resolutions passed on 9th July 2022.

Daw Cho Cho Myint and Daw Thazin Su Wei
Liquidators
IPE GLOBAL LIMITED (Myanmar Branch Office)

MYANMAR SANXIE NEW MATERIALS CO., LTD

ကုမ္ပဏီကို အစုရှယ်ယာရှင်၏ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော အစုရှယ်ယာရှင် အစည်းအဝေး ဆုံးဖြတ်ချက်အရ **MYANMAR SANXIE NEW MATERIALS CO., LTD** အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစ၍ တစ်ဦးတည်းပိုင် အစုရှယ်ယာရှင်၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးဆန်းထွန်း (B.A, CPA, F.B.S.A) (Certified Public Accountant) လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အား တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထက် နောက်မကျစေဘဲ အောက်ဖော်ပြပါ တရားဝင်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများကို ပြုလုပ်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

Daw Ngu Kay Khaing
Managing Director
Myanmar Sanxie New Materials Co., Ltd

ဦးဆန်းထွန်း
Auditor & Financial Consultant
Certified Public Accountant
Myanmar Sanxie New Materials Co., Ltd

